

PEACE Info (August 18, 2022)

- Several people killed in shootout on Sagaing-Mandalay bridge
- Myanmar Junta Ignores UN Envoy's Plea and Burns Large Village
- Myanmar junta forces raid village in Magway, torching hundreds of homes
- Warazup PMF Forces Out Sanpya Villagers
- Hundreds of junta troops close in on Karenni State's Demoso
- Junta orders formation of militia in southern Rakhine State
- 'I want this nightmare to end': Climate of fear haunts Rakhine
- Young People Clamour to Leave Myanmar in Giant Brain Drain
- Tatmadaw regards KIA as a rebel: SAC
- Myanmar Junta Restricts Mobile Money Payments to cut Resistance Funding
- Myanmar Junta Signals Contempt for UN With Low-Grade Reception for Envoy
- Ministries and experts cooperate to create a new social media platform to replace Facebook: SAC
- SAC tries to correct the shortcomings of the government and the central bank to make policy relaxations: its spokesperson
- SAC chairman meets with the UN Special Envoy
- People of Myanmar have right to democracy: UN special envoy
- Myanmar junta says UN needs 'new approach' to solve post-coup crisis
- စစ်ကိုင်းတိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ
- မုံရွာ-ချောင်းဦးလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရ၊ ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
- ရေစကြိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦးထက်မနည်းသေဆုံး၊ ဂန့်ဂေါ မင်းရွာရဲစခန်း တိုက်ခိုက်ခံရ
- စစ်တပ်က နှစ်ရက်ဆက်မီးရှို့သဖြင့် ငတရော်ကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံး
- ကသာမှ စစ်သင်္ဘော ၆ စီး ထွက်ခွာလာသဖြင့် ဒေသခံများအား မြို့လှ PDF သတိပေး
- ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦးခန့်သေဆုံး
- ဟပွန်ခရိုင်မှာ နှစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၅၀ ကျော်ဖြစ်ပွား
- ကော့ကရိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ပစ်ဖောက်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းလိုက်လံ စစ်ဆေးမှုများပြုလုပ်နေ
- နိပုန်ဖောင်ဒေးရှင်းပေးသော ဆန်အိတ် ၈၀၀ ကို DKBA အဖွဲ့မှတစ်ဆင့် ဝေါလေဒေသစစ်ဘေးရှောင်ရွာ ၉ ရွာအား ဖြန့်ဝေပေးခဲ့
- ရွာငံမြို့နယ် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း သုံးလောင်းတွေ့ရ
- ကျောက်မဲမြို့နယ် တိုက်ပွဲမရှိသော်လည်း စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
- စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရင်ပေါင်တိုင်ကျေးရွာသား ၁၈ ဦးအပါအဝင် ကျဆုံးပြည်သူပေါင်း ၂၂၁၅ ဦးထိရှိလာ
- ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပေးရန် ကုလအထူးကိုယ်စားလှယ် တောင်းဆို၊ စစ်ကောင်စီကို တရားဝင်မူပေးသည့် ခရီးစဉ်မဟုတ်ဟုပြော
- အကြမ်းဖက်မှုများရပ်ရန်၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်နှင့် သေဒဏ်စီရင်ခြင်းကို တရားဝင်ဆိုင်းငံ့ရန် နှစ်ကဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ကြောင်း ၎င်း၏ရုံးကထုတ်ပြန်
- ကုလအထူးကိုယ်စားလှယ် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့
- စစ်ကောင်စီကို တရားဝင်မူပေးခြင်း မဟုတ်ကြောင်း UN အထူးသံပြော
- ကုလအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ပြည်သူ့အတွက် အကျိုးမရှိဟု NUG ဝန်ကြီး ဝေဖန်
- အနောက်နိုင်ငံတွေကြောင့် ရုရှားနဲ့ မြန်မာ ပိုမိုနီးကပ်သွားကြောင်း တရုတ်မီဒီယာဖော်ပြ
- စစ်ခေါင်းဆောင်၏ စီးပွားရေးရည်မှန်းချက် မအောင်မြင်နိုင်ဟု သုတေသီများ ပြော

Several people killed in shootout on Sagaing-Mandalay bridge

The clash broke out aboard a bus that was crossing the Ayeyarwady River from Mandalay to Sagaing on Wednesday

Mary Hnin | Published on Aug 18, 2022



The Yadanabon Bridge (Julio Etchart/Getty Images)

At least four people were killed on Wednesday after junta troops and members of a local defence force opened fire on each other on a bridge linking Mandalay and Sagaing regions.

The incident occurred as regime forces were inspecting a bus that was crossing the Yadanabon Bridge, located about 15km southwest of downtown Mandalay, at around 8:30am, local sources told Myanmar Now.

While the exact number of casualties was not known, civilians were believed to be among the dead and wounded.

“Several junta personnel were killed, but around 10 civilians also died. They were all taken away in ambulances,” said a local resident who spoke on condition of anonymity.

According to another source, three members of a People’s Defence Force (PDF) group were also killed.

“The military just let loose and started shooting. A lot of people on the bus were injured,” the source said.

At a press conference held later the same day, military spokesperson General Zaw Min Tun said that the shooting was started by three PDF members who were on the bus bound for the town of Sagaing.

He added that two of the three PDF fighters were killed and one was captured alive. He also accused them of using passengers as human shields and blamed them for the deaths of two civilians.

Two junta troops and five civilians were also injured, he said.

In a statement released shortly after the incident, the regime said that a nine-year-old girl was among those who were shot.

The bridge, which spans the Ayeyarwady River, was closed for about 30 minutes after the shootout, according to a source who lives in the area.

“They also washed the blood off of the bus and tightened security around the bridge,” the source said, adding that searches were also being carried out along the Sagaing Hills, as far north as Mingun Township.

Myanmar Now attempted to contact junta officials and police in Sagaing for further information, but all calls went unanswered.

<https://www.myanmar-now.org/en/news/several-people-killed-in-shootout-on-sagaing-mandalay-bridge>

Myanmar Junta Ignores UN Envoy’s Plea and Burns Large Village

By **THE IRRAWADDY** | 18 August 2022

A 600-house village was reportedly burned down by Myanmar’s regime in Yesagyo Township, Magwe Region, on Thursday after the United Nations special envoy Noeleen Heyzer demanded an end to junta attacks on civilians.

Junta leader Min Aung Hlaing on Wednesday met Heyzer, who asked him to stop aerial bombing and the burning of civilian houses.

She called for an end to all forms of violence, full respect for human rights and the rule of law and full and safe humanitarian access to those in need.

On Wednesday morning, three resistance groups ambushed around 60 regime troops and allied Pyu Saw Htee militia members near Ngatayaw village in the east of the township while troops were attempting to raid the village, according to the resistance groups.

At least eight regime troops were killed, according to Comrade Brothers, a resistance group that coordinated the attack.

An online resistance video showed the surprise attack.

After the ambush, troops allegedly raided the village and burned houses.

Nearly 4,000 villagers fled their homes while older and sick residents were left behind.

A Comrade Brothers member told The Irrawaddy: “We fear for the trapped villagers as they have probably been burned alive in their houses.”

He added that they heard regime troops firing in the village with burning continuing into Thursday.

Residents from three nearby villages have now fled their homes.

Myanmar's junta escalated its arson attacks and indiscriminate killing of civilians since September last year when the civilian National Unity Government declared war on the regime.

By May 31, junta forces burned down approximately 18,886 civilian houses and religious buildings at 335 locations, according to the independent Data for Myanmar research group that monitors arson attacks.

Sagaing Region suffered the most with 13,840 houses torched, followed by Magwe Region with 3,055.

Junta airstrikes and arson attacks on civilian areas continued on Thursday.

<https://www.irrawaddy.com/news/burma/myanmar-junta-ignores-un-envoys-plea-and-burns-large-village.html>

Myanmar junta forces raid village in Magway, torching hundreds of homes

The fires also burned stashes of rice and forced more than 4,000 residents to flee.

By RFA Burmese | 2022.08.18



Houses in Ngatayaw village, Yesagyo township, in Myanmar's Magway region burn in the distance after being set ablaze by junta soldiers, Aug. 18, 2022. Yay Lal Kyun News via Facebook

Myanmar junta forces and members of an affiliated militia group torched most of the homes in a village in the central Magway region, another display of the regime's reliance on arson in its fight to hold onto power 18 months after removing the democratically elected government in a coup.

Area residents on Thursday reported the arson to RFA Burmese, a day after [Noeleen Heyzer](#), the U.N.'s special envoy for Myanmar, called for an immediate end to violence in the Southeast Asian country and asked to see ousted leader Aung San Suu Kyi in a meeting with the junta leaders.

Soldiers along with members of the Pyu Saw Htee militias supporting the regime began setting fire to more than 400 of the 500 houses in Ngatayaw village in Magway's Yesagyo township on Wednesday morning, forcing more than 4,000 residents to flee, locals told RFA.

Some of the remaining houses were set ablaze on Thursday morning, said an Ngatayaw village resident who did not want to be named for safety reasons.

“The fires went out last night because it rained heavily at about 10 p.m.,” he said. “They started the fires again today at 8 a.m. until now. We can see the smoke billowing all the way up from here.”

Villagers watched from a distance as their town burned while soldiers randomly fired their weapons, he said.

Other residents said they fled to safety when Myanmar troops entered the community on Wednesday, adding that soldiers previously had raided their village four times, including on Aug. 10 when they set fire to 14 motorcycles.

“This is the fifth time we’ve had to run,” said one woman. “There is so much trouble that it’s terrible. They set fire to several houses the last time they came here. Now, the whole village is almost gone. I had to run with some stuff and the cows. I only have the clothes on my back.”

'House has gone to ashes'

Elderly, sick and disabled residents who could not run away remained in Ngatayaw on Wednesday amid the wreckage, villagers said.

Up to 200 or 300 baskets of rice that had been stored in some of the burned homes are now gone, they added.

Another woman from the village said she was lucky to get a lift out of the community on a motorcycle when soldiers began raiding homes.

“In the past, we had gotten through very, very hard times, but now our whole house has gone to ashes,” she said. “I’m 63 years old now, and I have never seen anything like this.”

The military has not yet issued any information about the burning of Ngatayaw village. Junta spokesman Maj. Gen. Zaw Min Tun previously told RFA that army columns did not enter villages or commit arson. He blamed the arson on the anti-junta People’s Defense Forces.

A member of the Yesagyo township’s People’s Defense Forces, a militia group fighting the regime, told RFA that an army column entered the Ngatayaw after a 15-minute clash with the local defense groups near the village around 9 a.m. Wednesday.

“There was a small clash between them and some local groups yesterday just before they entered the village,” he said. “There were Pyu Saw Htee members from their area along

with them. They have been deployed in Minywa village for the past 12 days, and later about half of them launched the attack.”

The 150-member army column has been in the Yay Lei Kyun area, comprising more than 40 villages, since July 26, locals said.

At least 5,000 local residents have been forced to flee their homes because military troops have been active in several villages in the area, including Ngatayaw, Hlay Khoke, Minywa, Pauktaw, Nan U, Nay Yin, since last week, they said.

Junta soldiers burned the village of Hlay Khoke three times in the past few days, destroying more than 200 of the community’s 400 houses, they said.

The army has torched thousands of civilian homes in Magway and Sagaing region in northwestern Myanmar, where it has faced fierce opposition from local PDFs.

Translated by Khin Maung Nyane for RFA Burmese. Written in English by Roseanne Gerin.

<https://www.rfa.org/english/news/myanmar/torched-village-08182022160047.html>

Warazup PMF Forces Out Sanpya Villagers

18th August 2022



Min Zin Thant PMF

The Warazup People’s Militia Force (PMF) forced some residents living near their camp in Sanpya village to relocate by 18 August after the group, which is allied with the regime, was attacked by the Kachin Independence Army (KIA) a few days earlier.

PMF leader Min Zin Thant told the elderly villagers at a meeting that Lamung Tang Gun, whose house is about 300 metres from their camp, should move out of his house within 5 days, according to a Sanpya man who requested anonymity. “I heard that the Sanpya PMF (as they’re locally called) has also asked other villagers living near their camp to vacate their house, but I can not say how many people have to leave.”

Over 500 families live in the village.

The armed group has reportedly sent eviction notices to all homeowners near them and instructed farmers not to sleep in their paddy fields at night, which are also near the camp in Hpakant Township, Kachin State.

Lamung Tang Gun told the KNG that they're unable to move the house he's lived in for ten years in the time allotted. "I'm afraid of all the armed organisations, so we decided to leave. But at the moment I cannot move my house."

"They cannot fire their heavy weapons when villagers are near the camp," said another anonymous source from Jahtuzup, assuming they want to remove residents to defend their camp from future KIA raids.

KIA troops attacked the Sanpya PMF military camp on 11 August but failed to capture it.

The PMF camp was established in 2019.

<https://kachinnews.com/2022/08/18/warazup-pmf-forces-out-sanpya-villagers/>

Hundreds of junta troops close in on Karenni State's Demoso

The military may be attempting to gain 'complete control' over the township, members of resistance forces say

[Esther J](#) | Published on Aug 18, 2022



A military exercise in the Ayeyarwady region in 2018 (EPA)

The junta has sent an estimated 500 soldiers towards Demoso Township in recent weeks from military bases in southern Shan State and the Karenni (Kayah) State capital of Loikaw, members of local resistance groups said.

Some 300 soldiers from Moebye, located 15 miles northwest of Demoso on the Shan-Karenni border, and 200 from Loikaw—some 10 miles north—began arriving in the township in early August, according to the Karenni Nationalities Defence Force (KNDF) and the township's People's Defence Force (PDF) chapter.

The column from Moebye set up stations in villages north of Demoso town, along the road which connects the two locations. At the time of reporting, junta posts had been seen in the communities of Nan Mei Khon, Thae Tsu Le, Pu Fa and Kone Thar, the KNDF's spokesperson said.

He added that the reinforcement troops from Loikaw had been carrying out operations in Daw Poe Si and Sanpya 6 Mile villages in northeastern Demoso.

"They have launched assaults in the area in the past but this time they have more forces," he told Myanmar Now.

Tanks and missiles were reportedly deployed to some of the junta bases in both Loikaw and Demoso.



Map of Demoso Township and the surrounding area

Soldiers based eight miles southwest of the township in Hpruso have also occupied the village of Soe Hlyar Ku, which is located on the road to Demoso.

A recent KNDF statement detailed how clashes broke out with the junta forces around So Hlyar Ku between August 9 and 13.

“We are assuming that they’re trying to seize full control of the area by

collaboratively sending reinforcements and supplies between their bases in different townships so that they can launch massive assaults,” the group’s spokesperson said.

The military’s Light Infantry Battalion 427 is already based in Demoso’s administrative centre.

Junta troops had also built large bunkers in several locations throughout the township, including at the central police station, a spokesperson for the Demoso PDF told Myanmar Now.

“It appears that they want complete control over the whole of Demoso Township,” a spokesperson for the Demoso PDF said. “We can see that they have done a lot in preparation for this.”

He added that even as the military has escalated its presence in the region, resistance forces continue to be reliant on guerrilla warfare tactics to ambush the junta forces.

Since the February 2021 coup, there have been a total of 420 clashes in Karenni State between the Myanmar army and resistance groups, according to a Wednesday statement by the Progressive Karenni People’s Force.

<https://www.myanmar-now.org/en/news/hundreds-of-junta-troops-close-in-on-karenni-states-demoso>

Junta orders formation of militia in southern Rakhine State

Leaked meeting records indicate that the military is directing ward and village administrators to form ‘public security forces’ in Kyaukphyu

Thein San | Published on Aug 18, 2022



Gwa Township, Rakhine State (Myanmar Now)

The military council has given orders to form so-called “public security forces” in the southern Rakhine State township of Kyaukphyu, according to leaked documents seen by Myanmar Now.

The records detailed a Monday meeting of local administrators in which a township-level official, Myo Min Tun, issued the directive in question instructing every village or ward to form a seven-member security team, with at least 12 members in the township-level group.

“They didn’t give us a deadline but it appears that we have to get it formed this week,” one of the ward administrators present at the meeting told Myanmar Now on Wednesday.

Junta chief Min Aung Hlaing, his vice chair Soe Win and several chief ministers met on August 10 and reportedly discussed “matters regarding the procedures for forming public security forces” to “achieve peace and rule of law in every state and region,” according to an official statement.

Since March, the military has been [forming militias](#) coined as public security forces across the country. The groups are typically made up of retired members of the military and police, staff from fire departments and members of the Myanmar Red Cross and the Young Men’s Buddhist Association, a known nationalist group.

In a press conference in late April, the junta confirmed that plans were underway for the establishment of a public “security system” that would support its armed forces; the elected National Unity Government (NUG) responded at the time with a warning to the public not to take part in the military’s operation.

Yet activities appear to be underway, with weapons and uniforms provided by the military to administrators and army supporters in a July 30 ceremony in Maha Aungmyay Township in Mandalay to mark the formation of one such force. Sixty-five members were present, five of whom were armed with a total of 10 guns and 70 bullets, according to online posts published on pro-junta Facebook pages.

A similar ceremony was reportedly held in a ward administration office in Mandalay’s Aungmyay Thazan Township on August 3.

Efforts to form a junta-backed militia are also underway in Hpakant, Kachin State, locals have said. The township includes territory controlled by the Kachin Independence Army, which continues to battle the junta's forces.

Locals have dubbed existing pro-military civilian militias as Pyu Saw Htee groups, the members of whom have been seen accompanying Myanmar army soldiers on raids particularly in northwestern and central Myanmar.

While Kyaukphyu in Rakhine State is not a stronghold of the Arakan Army—which has been engaged in [ongoing](#) battles with the Myanmar army in northern Rakhine State—the military council [arrested](#) several people in the township last year, accusing them of providing funding to the AA and the NUG's People's Defence Force.

The military has declared both as “terrorist” organisations at different times.

During a press conference earlier this month, AA spokesperson Khaing Thukha accused the military of deliberately attempting to disturb stability and incite conflict in the state, where the AA has also set up its own administrative mechanisms.

<https://www.myanmar-now.org/en/news/junta-orders-formation-of-militia-in-southern-rakhine-state>

‘I want this nightmare to end’: Climate of fear haunts Rakhine

AUGUST 18, 2022 | By FRONTIER



Arakan Army soldiers train in Laiza, Kachin State in 2019. (Frontier)

Civilians and community workers in Rakhine State are living in dread as the Arakan Army and military junta trade arrests, and the threat of war looms large.

In 2015, 42-year-old community welfare activist Ko Zaw Win began helping people displaced by conflict between the Arakan Army and the military in Rakhine State's Kyauktaw Township. Today, an informal ceasefire the AA and military reached in November 2020 appears to be falling apart, and Zaw Win sits in prison.

“During those years he was active in helping internally displaced people and he also posted on social media about the fighting in Kyauktaw,” said Ko Kyaw Thu*, a friend of Zaw Win, who is known fondly by his neighbours as Ludu Zaw Win. “Ludu” is an honourific that means “the people” in Burmese and was bestowed on Zaw Win for his community work.

On June 20, the AA [abducted](#) three policemen in Kyauktaw, as long-simmering tensions between the ethnic armed group and the military bubbled to the surface. The military responded in force the following day, conducting inspections and searches in the town and making arrests of its own. Among those detained was Zaw Win.

“That day, the whole town panicked; even schools were closed. People were so scared,” recalled Kyaw Thu.

“Ko Zaw Win called me that day. He told me that the army had entered the city and people were being searched on the street,” Kyaw Thu said, adding that Zaw Win posted about the situation on Facebook before being arrested by the military.

“We were eating when they arrived, about 40 of them. They asked if it was Ko Zaw Win’s house,” recalled his wife, Ma Khine Hla Zan. “Then they handcuffed my husband and took him away. I asked why he had been arrested but they did not respond.”

Zaw Win was one of eight people arrested in Kyauktaw town that day. For two long weeks, his family received no information on his whereabouts. Eventually, he resurfaced at the Kyauktaw police station where he was charged with incitement under section 505A of the Penal Code, which carries a maximum penalty of three years’ imprisonment.

“My husband does charity work. He is not related to any armed organisation. He is innocent,” Khine Hla Zan said. “I don’t understand why he was arrested. Now he’s in prison and his health is not good.”

Rakhine State has largely been spared from the violence that has engulfed many other parts of Myanmar since the military seized power in a coup d’état in February 2021. With the new junta focused on quelling unrest to its power grab, the AA took the opportunity to regroup and consolidate administrative control over territory it gained during the previous years of fighting.

But its efforts to roll out a state-like governance system have seemingly put it on a collision course with the military. In recent months, Rakhine State has seen a surge in tit-for-tat abductions and arrests as political tensions strain the informal ceasefire that ended a brutal two-year war. More recently, isolated battles have broken out, and the threat of a return to full-scale fighting looms ominously over a population still recovering from years of violence.

The Arakan Human Rights Defenders and Promoters Association says that between May and July, junta forces arrested more than 100 civilians in Rakhine State.

“More than 20 are still under arrest,” said U Myat Tun, director of the AHRDPA, based in the state capital, Sittwe. He said others have escaped from custody or been released.

Those arrested include ward and village tract administrators, shopkeepers, trishaw drivers, IDPs and people who assist them, such as Zaw Win, and members of civil society groups.

“Even children have been arrested, which is a flagrant violation of human rights by the military,” Myat Tun said, alleging that some detainees have been tortured.

The recent wave of arrests can be traced back to May 26, when soldiers from the Light Infantry Battalion 34 detained a 41-year-old trishaw driver and a 56-year-old woman in Kyaukphyu town for allegedly collecting funds for the AA.

“That was the beginning of this manhunt between the AA and the military. After arresting those two, it spread to other townships,” said Myat Tun.

The AA made its first arrests in June, detaining a sergeant and private from the military in Kyauktaw Township. By the end of that month, the AA had arrested 14 people, including soldiers, police and other junta officials, with abductions continuing into July and August.



Children pictured inside a camp for internally displaced people (IDPs) in Mrauk-U in 2021. (AFP)

Rising tensions

Although the conflict has its roots in centuries-old grievances, the AA is barely a decade old, having formed in 2009 at the Laiza headquarters of the Kachin Independence Army. The first reported clashes between the AA and the military occurred in Kyauktaw Township and neighbouring Paletwa Township in Chin State in April 2015. In December of that year, the AA and the military fought for several days on the border between Kyauktaw and Mrauk-U townships, the former capital of the Arakan Kingdom which was seized by Bamar forces during the Konbaung Dynasty in 1784.

Over the next five years, the AA was able to gain a firm foothold in many townships in northern Rakhine. The conflict peaked from 2018-2020, with some analysts describing it as Myanmar’s fiercest civil war in decades. When the fighting ended, much of the countryside was effectively under AA control.

“In these northern townships, the army can only be stationed in urban areas. Areas outside of the towns are controlled by the AA to some extent,” U Kyaw Khaing, a member of a civil society group in Sittwe, told *Frontier*.

“Since the ceasefire, the AA has been able to establish an administrative structure in the areas it dominates and it has also opened courts and begun collecting taxes,” he added.

Tensions escalated when the AA snubbed the junta’s invitation to peace talks, issued in April, and met instead with the National Unity Government, a cabinet appointed by lawmakers elected in the 2020 polls in defiance of the coup. Many anti-coup armed groups and ethnic armed groups have been cooperating with the NUG in an attempt to overthrow the military regime.

“After the AA declined the military’s invitation to attend peace talks, junta forces began trying to disrupt the AA administrative apparatus,” Kyaw Khaing said.

In May, the military sent reinforcements into northern Rakhine and deployed patrol boats on the Kaladan River, which flows through Kyauktaw and Paletwa townships. On May 6, AA commander-in-chief General Twan Mrat Naing [tweeted](#) a warning to Brigadier-General Htin Latt Oo, head of the Tatmadaw’s Western Command, based in Rakhine’s Ann town.

Calling him out by name, Twan Mrat Naing accused Htin Latt Oo of undermining peace and warned him not to go “too far” or he would be crushed. Ten days later, Twan Mrat Naing met virtually with the NUG’s foreign minister, Daw Zin Mar Aung, marking the first public dialogue between the two organisations.

AA spokesperson U Khaing Thu Kha told a news conference the next month that while the AA is not fully cooperating with the NUG, they are on friendly terms, and the AA will not participate in peace talks with the military.

“The tensions rose sharply at this time,” Kyaw Khaing said, claiming the junta started hunting anybody accused of working for the AA in support roles, such as collecting funds or distributing food and other supplies.

Torture and fugitives

Ordinary civilians, civil society workers and local government officials are all being caught in the dragnet. Those detained often face harsh treatment at the hands of the military.

Trishaw driver Ko Kyaw Win Hlaing was detained on June 22 in Mrauk-U, after AA troops abducted three military officers in the township.

“He left home at about 7am and was arrested near the office of the funeral society,” said a relative, who asked not to be identified.

After his arrest, Kyaw Win Hlaing was taken to a military interrogation centre, where he was allegedly tortured.

“His kidney was damaged and there were cuts on his hands and legs. He ended up at Yangon General Hospital because Sittwe General Hospital was unable to treat his injuries,” the relative said. “Kyaw Win Hlaing was a trishaw driver making an honest living. The military is very cruel. There was no need to torture him so much.”

Since community activist Zaw Win was arrested in June, many involved with civil society groups have been living in a constant state of dread.

“About 70 percent of CSOs have stopped working, especially those whose groups helped IDPs,” said Ko Min Min, who had worked alongside Zaw Win. He and many others have since fled the towns and major villages, taking shelter in the remote countryside.

CSOs providing emergency support to IDPs are particularly vulnerable, because they need to work with the AA to help people in rural areas but must cooperate with the junta to some degree to help people in urban areas.

While the junta lifted the AA's terrorism designation after the coup, it remains an unlawful association, meaning any contact with the organisation can result in a 2-3 year prison term.

"In the urban areas we have to deal with the military," said Ko Myat Kyaw*, from a charity group in Ponnagyun Township. "Now, no one can guarantee our security. The only way is to flee from the city for a while. It's because we deal with the AA."

Village tract and ward administrators also frequently interact with both sides. Rather than seeking to eradicate the junta's administration in Rakhine, the AA has often tried to [co-opt](#) it. But with conflict returning to Rakhine, the officials in the middle find themselves in an increasingly precarious position.

In July, AA fighters ambushed a convoy of the regime's Border Guard Police, claiming to have killed at least 20 enemy combatants while taking 14 prisoners in Maungdaw Township. The military retaliated by arresting a village tract administrator and two residents in nearby Kyein Chaung village on July 20.

"After that happened, other village tract administrators were scared and fled their communities," said a village-tract administrator from Maungdaw town, who asked not to be named.

And the fighting shows no signs of slowing down – in August, the AA claimed to have killed 37 soldiers in one day, with the heaviest fighting occurring in Rathedaung Township.



Chin people rally in Yangon in 2019 to protest the war in Rakhine and southern Chin states. (AFP)

Spreading fear

The military's endgame appears to be to make the general population too afraid to support the AA, which enjoys widespread public backing.

"The military believes that the AA was able to implement its administration because of public support, and that if it arrests members of the public, they will be afraid to support the AA," said Kyaw Khaing from the CSO in Sittwe

Zaw Win's colleague Min Min agreed, but said this approach will most likely backfire.

“Their thinking is that if you create fear, people will stop supporting the AA,” he said. “In the past, if the AA went to villages, the military would sometimes arrest villagers and beat them. But then the people started to hate the military more.”

A resident of Rathedaung Township said the current atmosphere of intimidation extends all the way to checking civilians’ phones.

“In the past, there was only one checkpoint at the entrance and exit of Rathedaung town. Now there are four,” said Ko Aung Tun Win*. “They check all the bags, they check phones. If they find any posts about the AA on Facebook, or any incriminating photos, they arrest those people.”

In addition to only creating more anger, these heavy-handed tactics also put the most vulnerable at risk.

U Kyaw Hein was displaced by fighting in 2019, taking refuge at the Kawi Yadanar IDP camp in Kyauktaw.

“The food situation in the camp is tight, so my husband worked as an assistant to healthcare workers and as a motorcycle carrier to earn money,” said Kyaw Hein’s wife, Daw Aye Than, with whom he has three children.

On July 19, Kyaw Hein left the camp to seek medical treatment in Kyauktaw town. She has not heard from him since.

“I called and called on the phone, but he didn’t come back that night. Then I found out that he had been arrested by the military,” sobbed Aye Than.

“They are arresting people for no good reason,” said an angry Myat Tun, director of the AHRDPA. “In this situation, IDPs and civilians are harmed the most.”

Myat Tun predicted more people will be arrested as tensions continue to rise. “It is very sad for our people,” he said.

Meanwhile, Aye Than lives in a state of constant anxiety.

“My husband is a refugee and a healthcare worker,” she said. “I have not been able to get any information about him for more than 30 days. I am worried sick. I want him to be released as soon as possible. I want this nightmare to end.”

** denotes the use of a pseudonym upon request for safety reasons*

<https://www.frontiermyanmar.net/en/i-want-this-nightmare-to-end-climate-of-fear-haunts-rakhine/>

Young People Clamour to Leave Myanmar in Giant Brain Drain

By **THE IRRAWADDY** | 18 August 2022

Faced with rising unemployment, restrictions on human liberties and numerous other uncertainties, many young people are leaving Myanmar in an unprecedented brain drain.

“Our futures seem uncertain and we feel completely hopeless,” said a young person, speaking for many.

Ko Aung Pyae from Yangon is moving to Japan. Rising costs, as the kyat’s value tumbles, are taking a heavy toll on young people. Japan, South Korea, Dubai, Malaysia and Thailand are popular destinations as people hope to send money back to their families.

“I used to earn around a million kyats a month but my income has declined. As life is becoming more difficult, I have no other choice but to leave the country,” Ko Aung Pyae said.

Young Yangon residents crowded the streets before dawn on August 5 to apply for the Japanese Language Proficiency Test to study at Japanese universities or find work.

The tests have five levels, N5 to N1. Those wishing to find skilled work must pass N3 while N5 opens the door to a training visa application, which costs around 7 million kyats (US\$280) and allows applicants to care for Japan’s elderly population.



Applicants for the Japanese language proficiency test. / CJ

Dubai and South Korea are often preferred over Japan because of the lower costs.

“Life is hard in Myanmar even with a job. I want to work abroad and earn more money,” Ko Zwe Mann, 25, told The Irrawaddy.

He initially planned to work in Japan but realized the language exam would take another year so he is now hoping to work in a Dubai hotel.

Privileged, well-educated young men like Ko Aung Pyae and U Zwe Mann can opt for Dubai, Japan or South Korea but many others look to Thailand and Malaysia, which cost less in agents fees and require few qualifications.

Meanwhile, engineers often opt for Singapore.

Skilled employment opportunities are collapsing in Myanmar, the International Labor Organization reported on August 1.

It estimated that 1.1 million people have lost their jobs since 2020 and it said working conditions are increasingly insecure with severe incursions on labor rights.

U Peter Nyunt Maung, vice-chairman of the Myanmar Overseas Employment Agencies Federation, told The Irrawaddy: “More people are thinking about working overseas due to job scarcity. Incomes are falling.”

Now the coronavirus pandemic is under control, more citizens will be leaving to find work in neighboring countries, he said.

Between the February 2021 coup and December last year, between 60,000 and 80,000 migrants were detained by the Thai authorities for illegally crossing the border. Some 12,000 more were detained between January and April, according to the Thai border police.

Migrant rights organizations in Thailand estimate that more than 100,000 migrants from Myanmar have illegally crossed the Thai border.



Migrants at Yangon International Airport. / CJ

Long queues form each day to apply for passports at Yangon's passport office in Yankin. Many apply online with waits reaching at least three months.

South Korea is planning to employ more foreign workers and has increased the basic pay from around 9,000 won (\$6.80) to 10,000 won per hour in its bid to revive the Covid-hit economy.

South Korea said it will employ more than 9,000 migrants from Myanmar in construction, manufacturing and agriculture after the EPS Korean Language Proficiency Test is held this month. Annually, the EPS test attracts more than 3,000 applicants.

But migrants can face labor rights violations and tough work while they adjust to different cultures and unfamiliar food.

“Though we get high pay, migrants often face workplace bullying. I have tolerated all those things, telling myself that I can't return,” said Ma Myat Hsu, who works at a hotel in Dubai. She previously worked with preschoolers in Myanmar.

She said she feels inferior whenever problems arise at work but knows that people's problems are worse in Myanmar.

<https://www.irrawaddy.com/news/burma/young-people-clamour-to-leave-myanmar-in-giant-brain-drain.html>

Tatmadaw regards KIA as a rebel: SAC

PUBLISHED 18 AUGUST 2022



NAYPYITAW-----Military [Tatmadaw] has regarded Kachin Independence Army(KIA) which supports the terrorist organizations as a rebel, says Maj-Gen Zaw Min Tun, spokesperson of State Administration Council (SAC).

The information came from 19th Press Conference of the SAC held at the Ministry of Information in Nay Pyi

Taw, yesterday.

“The seizure of weapons and the detainees in Sagaing region were mainly supported by the KIA. The KIA expands their territory from Kachin State to Sagaing Region aiming to create the fighting between KIA and Tatmadaw. The Tatmadaw had told the KIA Tatmadaw would implement a ceasefire until 2022. We have intention of implementing to the peace dialogues. But, we would like to say to the public that Tatmadaw regarded the KIA as a rebel because KIA had supported the terrorist organizations,” said Maj-Gen Zaw Min Tun.

The media questioned on the shutdown of police outposts, schools and rural clinics due to the KIA and PDF.

The spokesperson of the Ministry of Home Affairs replied the queries raised by the media that the police stations and police outposts which had been weakened were attacked by so-called PDF terrorists in some places of Sagaing Region. So, the Ministry of Home Affairs temporarily withdrew the police outposts which situated in the far-flung areas and then the remaining of police stations and outposts weren't withdrawn.

<https://elevenmyanmar.com/news/tatmadaw-regards-kia-as-a-rebel-sac>

Myanmar Junta Restricts Mobile Money Payments to cut Resistance Funding

By **THE IRRAWADDY** | 18 August 2022

Myanmar's military regime has ordered mobile money service providers to keep a complete record of users who either transfer or receive mobile payments, in a bid to cut off funding to the country's resistance movement.

On Monday, the junta issued a directive telling banks and other financial institutions that provide mobile money services to keep the personal information of those who transfer or receive money through their mobile wallet apps.

Under the regime's order, new users wishing to open a mobile wallet app account are required to submit photos of their citizenship ID card, phone number and a photo of their face.

Observers believe that the new restrictions on mobile money services have been introduced because Myanmar people at home and overseas are using mobile wallet apps to transfer money to resistance forces to fund the fight against the junta.

In Myanmar, mobile wallet services are run by telecom companies as well as private banks. Mobile wallets run by telecom companies include Telenor's Wave Money, Ooredoo's M-Pitesan and MPT's MPT Pay. Bank mobile wallet apps include KBZPay, CB Pay, AYA Pay, and OnePay.

Wave Money, which is also linked with Yoma Bank, and KBZPay are probably the most popular mobile money apps among Myanmar users.

The junta has also instructed service providers to upgrade their app system so that the name of the recipient of a money transfer appears once the sender types their phone number into the mobile money app.

Mobile money agents have also been told to install CCTV cameras at their shops to record who is transferring or withdrawing money.

Since last year, the regime has frozen the bank accounts and mobile money wallets of people who give financial support to the anti-coup resistance.

<https://www.irrawaddy.com/news/burma/myanmar-junta-restricts-mobile-money-payments-to-cut-resistance-funding.html>

Myanmar Junta Signals Contempt for UN With Low-Grade Reception for Envoy

By **THE IRRAWADDY** | 18 August 2022



A collage of images showing Min Aung Hlaing receiving international guests. Top left: Min Aung Hlaing meets with Bill Richardson in the Credentials Hall in November 2021. Top right: Min Aung Hlaing receives ASEAN special envoy Prak Sokhonn in the Credentials Hall in March 2022. Bottom left: Min Aung Hlaing receives

ASEAN special envoy Prak Sokhonn in the Credentials Hall in June 2022. Bottom right: Min Aung Hlaing receives UN special envoy Noeleen Heyzer in the parlor of his office on Aug. 17, 2022.

When the UN Secretary General's special envoy on Myanmar Noeleen Heyzer met Myanmar junta leader Min Aung Hlaing on Wednesday, the world's attention was focused on what they discussed and the substance of the meeting. Largely overlooked were other details—like how and where she was received—reflecting the host's attitude toward his guest.

Sadly, in this respect, contrary to other international dignitaries who preceded her, Heyzer received a low-key reception from the junta despite her status as the UN special envoy making her first visit to Myanmar since the military coup last year.

The meeting took place at the junta leader's office in Naypyitaw at 2 p.m. on Wednesday. According to the regime's announcement, the meeting venue turned out to be the parlor of the State Administration Council (SAC) Chairman's Office, not the Credentials Hall, where Min Aung Hlaing normally receives international guests.



Min Aung Hlaing receives UN special envoy Noeleen Heyzer in the parlor of his office on Aug 17, 2022. / Cincds

In June, when the Association of Southeast Asian Nations (ASEAN)'s special envoy on Myanmar was in the country for the second time, Min Aung Hlaing welcomed Prak Sokhonn at the Credentials

Hall, which is dominated by a huge gilded throne—a symbol of Myanmar's sovereignty—inside the Presidential Residence.

The same month last year, the junta chief received ASEAN Secretary-General Lim Jock Hoi and Erywan Yusof, Brunei's foreign affairs minister, there.

It was the same hall where Min Aung Hlaing received Prak Sokhonn as the ASEAN envoy in March.

Since 2011, the Credentials Hall of the Presidential Residence, which has been occupied by Min Aung Hlaing since the takeover, has been used by successive Myanmar presidents to welcome international diplomats.

Early this month when Russian Foreign Minister Sergei Lavrov was in Naypyitaw, he was ushered into the hall to see his host Min Aung Hlaing.



Min Aung Hlaing receives ASEAN special envoy Prak Sokhonn in the Credentials Hall in March 2022. / Cincds

The same treatment was even granted to an ex-diplomat: Bill Richardson, the former New Mexico governor, was greeted there when he was in

Naypyitaw in November last year.

So, why didn't UN special envoy Heyzer get the same reception?

There is a long history of feuding between the UN and Myanmar's successive military dictators. The current regime leaders are taking their grudges out on Heyzer, as the world body's special envoy to their country.

The Singaporean diplomat arrived in Yangon on Tuesday on her inaugural mission to Myanmar since succeeding Christine Schraner Burgener of Switzerland as the UN special envoy in October last year.

Heyzer was however received by Min Aung Hlaing in the parlor of the latter's office. It was the same venue in which he received Hiromichi Watanabe, a member of Japan's lower house of representatives for the ruling Liberal Democratic Party, on Monday. It is speculated that the lawmaker sought the release of a Japanese filmmaker who was arrested on July 30 at a protest in Yangon.

Prior to receiving permission to travel to Myanmar, Heyzer came under fire for controversial remarks deemed to be supportive of the regime. At her meeting with the junta leader, she wore a green skirt; an eyesore to some people, who wondered if she was trying to appease Min Aung Hlaing. The color green is associated with the Myanmar military.

Sadly for Heyzer, Min Aung Hlaing was only too eager to give the UN a slap in the face. The junta media devoted only one line to the meeting in their reports, saying that the two sides discussed "promoting trust", meaning no breakthrough came out of the meeting.

At the same time, the **junta used Heyzer** to create the impression that it has legitimacy to govern Myanmar.

Shortly before the meeting, the regime spokesperson said the UN special envoy was due to have an official meeting with the "current Myanmar government," implying that they are the rightful government of Myanmar and that's why the envoy came to see them. But in a statement released late Wednesday, the envoy said: "UN engagement does not in any way confer legitimacy."



Min Aung Hlaing meets with Russian Foreign Minister Sergei Lavrov in the Credentials Hall on Aug. 3, 2022. / Russian MFA

Furthermore, the regime harbors grudges against Myanmar Ambassador to the UN U Kyaw Moe Tun, who was appointed by the ousted National League for Democracy government and has utilized his UN platform to humiliate the junta on the international stage.

The regime is angry that the UN has decided to continue recognizing U Kyaw Moe Tun, while refusing to accept the junta's representative. In retaliation, the regime closed Schraner Burgener's office in Myanmar.

And it took nearly one year for Heyzer to meet the generals—receiving lowly treatment when she did.

Under the previous military regime led by Than Shwe, Myanmar was known as a “**diplomatic graveyard**”, chiefly for the UN's repeated failed missions to the country. To Myanmar's generals, UN representatives are nothing more than diplomatic pawns in a game to deceive the international community.

Heyzer now **joins her predecessors in the diplomatic graveyard** in Naypyitaw.

<https://www.irrawaddy.com/news/burma/myanmar-junta-signals-contempt-for-un-with-low-grade-reception-for-envoy.html>

Ministries and experts cooperate to create a new social media platform to replace Facebook: SAC

PUBLISHED **18 AUGUST 2022** | EMG



Ministries and experts are cooperating to develop a new social media platform to replace Facebook, said Maj-Gen Zaw Min Tun, spokesperson of the State Administration Council (SAC).

Maj-Gen Zaw Min Tun answered the question about Facebook at the press conference of the State Administration Council held at the Ministry of Information on August 17.

"What I want to say is that this is very dangerous. We are also working to limit this. When we are working to limit it, we are working in two ways. Number one method is that when it is limited, as we all know, there is a way to bypass it like using VPN software. However, we are doing to prevent it, and the relevant ministries are also working to prevent it from happening. However, we have not achieved full success. We have one more responsibility to do. A person who has already used this cannot be stopped from using it. We have to look at the desire of his mind. We also have to look at this on the public. We are also developing a new social media platform to replace it. Two or three ministries are cooperating with experts to create it. We will continue to do this," Maj-Gen Zaw Min Tun said.

In addition, he said, restrictions on companies from Myanmar and companies related to Myanmar that are advertising on Facebook will continue.

"Another thing is the restrictions. The limitations are the income earned from Facebook which are so much in Myanmar because of advertisements. We must continue to restrict those who are advertising and receiving, Myanmar companies and the companies related to Myanmar," he said.

Facebook has a lot of influence on national identity, culture and politics in Myanmar and the things that are causing political unrest are happening on Facebook, said Maj-Gen Zaw Min Tun.

"Usually, things that cause political unrest and most of the inciting violence at the moment are on Facebook. The people and organization which is responsible for Facebook gave many reasons for it," Maj-Gen Zaw Min Tun said.

<https://elevenmyanmar.com/news/ministries-and-experts-cooperate-to-create-a-new-social-media-platform-to-replace-facebook-sac>

SAC tries to correct the shortcomings of the government and the central bank to make policy relaxations: its spokesperson

PUBLISHED 18 AUGUST 2022 | EMG



The government and the central bank are working to correct the shortcomings and will make policy relaxations when the time comes, said Maj-Gen Zaw Min Tun, spokesperson for the State Administration Council (SAC).

At the 19th press conference of the State Administration Council held in Nay Pyi Taw on August 17, The Daily Eleven newspaper asked,

"After the central bank set the exchange rate at 1,850 kyats per dollar, how many dollars were exchanged from which accounts?" "Dollars earned in this way are used by those who really need dollars for business and how can we make it easier to buy dollars from outside?" "How does the government plan to make sure that the dollars that are kept at the fixed price and cut off the price reach the entrepreneurs who really need it?" "How do you plan to stabilize the exchange rate with the price of 2100 kyat per dollar and the dollar price in black market?", "How can the SAC alleviate the current crises and losses? And "What methods are there to solve the problem while cooperating with the central bank?", replied Maj-Gen Zaw Min Tun to the questions mentioned in above.

Maj-Gen Zaw Min Tun said, "I am not saying that our government and our central bank have no fault. Nobody is perfect. So there are defects. We are working to fix it. As I just said, there are also domestic and foreign issues. As we said, the main thing is that we have not

much impress on locally products and only encouraged imports from abroad, so our demand for foreign currency has also increased. The trade deficit is also getting bigger. We also have a large deficit. It got bigger and took on more debt. From this, this is what happened. As for us, as the national government, we are doing our best to do this," he said.

He said that the government and the central bank set policies based on course of action.

"The number one thing is that these policies are established as it must be established. Some may hurt. That's the policy. The number two thing I want to say is that the things we have to do are included in what we just said. The exchange rate is 1,850 kyats per dollar because of that. There are reasons why it happened. Why did it happen? There are reasons within Myanmar and overseas," Maj-Gen Zaw Min Tun said.

In addition, the central bank is implementing a monetary policy that will support economic growth. There may be some impacts in some sectors during the regulation process, and when a certain period of time is reached, there will be relaxations according to the policy, he said.

"As for the central bank, we are implementing a monetary policy that will support economic growth. Regarding this, we will regulate. In terms of regulation, some things will be affected in some sectors. There may be effects. However, if it reaches a certain time, there will be relaxations. I would like to say that if a certain period of time is reached, there will be relaxations according to the policy," Maj-Gen Zaw Min Tun said.

<https://elevenmyanmar.com/news/sac-tries-to-correct-the-shortcomings-of-the-government-and-the-central-bank-to-make-policy>

SAC chairman meets with the UN Special Envoy

PUBLISHED 18 AUGUST 2022



NAYPYITAW-----Chairman of State Administration Council (SAC) Prime Minister Senior General Min Aung Hlaing yesterday met with Ms Noeleen Heyzer, Special Envoy of the United Nations Secretary-General on Myanmar at the parlour of the SAC Chairman's Office in Nay Pyi Taw.

At the meeting, both sides discussed about promotion of trust and cooperation between Myanmar and the United Nations.

On the occasion were SAC's Joint-Secretary Lt-Gen Ye Win Oo, Union Ministers U Wunna Maung Lwin and U Ko Ko Hlaing and officials.

Likewise, Union Minister of Foreign Affairs U Wunna Maung Lwin received Ms Noeleen Heyzer, Special Envoy of the United Nations Secretary-General on Myanmar at his office in Nay Pyi Taw separately.

During the meeting, the Union Minister stressed that it is necessary for the United Nations to constructively and pragmatically review its approach in its cooperation with Myanmar. He also explained the information on current developments in Myanmar.

<https://elevenmyanmar.com/news/sac-chairman-meets-with-the-un-special-envoy>

People of Myanmar have right to democracy: UN special envoy

PUBLISHED 18 AUGUST 2022 | REF: THE STRAITS TIMES



*UN Special Envoy on Myanmar Noeleen Heyzer (centre) walking with high-level officials following her arrival at Yangon's airport, on Aug 16, 2022.
PHOTO: AFP*

BANGKOK/The Straits Times - The people of Myanmar have the right to democracy and self-determination free from fear, said United Nations (UN) special envoy Noeleen Heyzer during a visit to Myanmar on Wednesday (Aug 17) as armed conflict sparked by last year's military coup continued raging without a clear end.

But this "will only be possible by the goodwill and efforts of all stakeholders in an inclusive process", she said in a statement released late on Wednesday after meeting senior junta officials, including junta chief Min Aung Hlaing.

The statement said her visit "was aimed at communicating in person the pragmatic steps to de-escalate the violence and address the multidimensional crisis".

This was Dr Heyzer's first official visit to the country since she assumed her role as the UN Secretary-General's special envoy for Myanmar in December.

She stressed after meeting the senior general: "My visit is to convey the concern of the United Nations and propose concrete steps needed to reduce the conflict and suffering of the people.

"UN engagement does not in any way confer legitimacy."

Noting the junta's recent executions of pro-democracy activists, Dr Heyzer urged Senior General Min Aung Hlaing to impose a moratorium on all future executions and release detained children.

She conveyed a request by the Australian government for the release of detained Australian economist Sean Turnell, who is being tried for breaching the Official Secrets Act.

She also highlighted the need to deliver humanitarian aid through all channels and "raised the issue of an inclusive forum for humanitarian engagement", according to the statement.

Earlier, she had a meeting with Myanmar junta foreign minister Wunna Maung Lwin, during which he "stressed that it is necessary for the United Nations to constructively and pragmatically review its approach in its cooperation with Myanmar", according to a press release issued by his ministry.

UN figures show that more than 1.2 million people are currently displaced, with the majority forced to flee their homes after the coup on Feb 1 last year. Hundreds of armed groups are battling the military junta, which has in turn targeted civilian populations in its bid to douse support for the resistance.

More than 12,000 political prisoners remain behind bars.

These include deposed state counsellor Aung San Suu Kyi, who is now serving a 17-year sentence in solitary confinement over corruption and other charges widely regarded as spurious.

According to the UN statement released by Dr Heyzer's office, she made a request to meet Ms Suu Kyi.

"I'm deeply concerned about Daw Aung San Suu Kyi's health and well-being in her current situation, and request that she can return home soon," she said.

"I want to have an opportunity to meet with her as soon as possible, both because I care about her personally and I believe she is a critical stakeholder for my dialogue with all parties concerned."

Asean has barred Senior Gen Min Aung Hlaing as well as Mr Wunna Maung Lwin from its top meetings by insisting that Myanmar send a "non-political representative".

The junta has responded by not sending any representative, leaving the seat for Myanmar vacant.

Asean foreign ministers said in an Aug 3 joint communique that they were "deeply disappointed by the limited progress in and lack of commitment of the Naypyitaw authorities to the timely and complete implementation of the Five-Point Consensus".

It recommended the Asean leaders gathering at the November summit address the situation.

This consensus calls for the cessation of violence and constructive dialogue among all parties, among other things.

Malaysian Foreign Minister Saifuddin Abdullah has called for Asean to engage the National Unity Government (NUG), Myanmar's shadow administration.

The junta, however, has labelled the NUG a terrorist group.

In a press conference on Wednesday, Deputy Minister of Information Zaw Min Tun slammed Asean's stance on Myanmar.

"If a seat representing a country is vacant, then it should not be labelled an Asean summit," he said.

He repeated the junta's constant refrain that Asean was violating its principle of non-interference in the internal affairs of member states.

"What they want is for us to meet and talk with the terrorists," he said.

<https://elevenmyanmar.com/news/people-of-myanmar-have-right-to-democracy-un-special-envoy>

Myanmar junta says UN needs 'new approach' to solve post-coup crisis

By AFP | 18 August 2022



A handout photo made available by the Myanmar Information ministry shows The United Nations' new special envoy for Myanmar Noeleen Heyzer (L) talks with Myanmar Foreign Minister Wunna Maung Lwin (R) during their meeting at the Naypyitaw, Myanmar, 17 August 2022. Photo: EPA

The United Nations needs to "review its approach" to solving Myanmar's bloody post-coup crisis, the junta's foreign minister told the world body's special envoy during her first visit to the country on Wednesday.

Myanmar has been embroiled in turmoil since the military seized power in February last year, prompting fierce resistance and violence across swathes of the country.

Diplomatic efforts to resolve the crisis led by the UN and the Association of Southeast Asian Nations regional bloc have made little headway, with the generals refusing to engage with opponents.

In his meeting with UN envoy Noeleen Heyzer on Wednesday the junta's foreign affairs minister called on the world body to "constructively and pragmatically review its approach in its cooperation with Myanmar", the foreign ministry said.

Heyzer also met with junta chief Min Aung Hlaing and called for an immediate end to violence and the release of all political prisoners, her office said in a statement.

It said she had raised a request to meet ousted civilian leader Aung San Suu Kyi, who has been detained since the military's coup and on Monday received another prison term in a secretive junta court.

More than 2,200 people have been killed and more than 15,000 arrested in the military's crackdown on dissent since last February, according to a local rights group.

Suu Kyi faces decades in prison if convicted on a clutch of charges in the junta court.

Hit by western sanctions and isolated on the world stage, the junta has previously accused the UN of interfering in its internal affairs.

Last month the junta triggered renewed international condemnation when it executed Phyo Zeya Thaw, a former lawmaker from Suu Kyi's National League for Democracy party, for offences under anti-terrorism laws.

- Execution moratorium –

Heyzer's office said she had "directly urged" junta chief Min Aung Hlaing "to impose a moratorium on all future executions".

It also said she had conveyed a request from Australia's government for the junta to free detained Australian economist Sean Turnell, who is on trial accused of breaching the country's official secrets act.

Singaporean sociologist Heyzer was appointed by UN Secretary-General Antonio Guterres last year, replacing Swiss diplomat Christine Schraner Burgener.

Schraner Burgener had called for the UN to take "very strong measures" against the military and was the target of regular broadsides in Myanmar's state-backed media.

Military leaders blocked her from visiting the country, where she had hoped to meet with Suu Kyi.

In December, state media reported the junta had closed her Myanmar office, saying her work in Myanmar had "concluded".

There have been no reports in state media about whether Heyzer will be allowed to open an office in the country.

Rights groups said they had little optimism her visit would persuade the military to end its bloody crackdown and engage in dialogue with opponents of its coup.

"UN envoys have visited when the military told them to, stayed where the military told them to, met who the military arranged for them to meet and then left when the military told them to," tweeted Mark Farmaner, director of Burma Campaign UK, a London-based rights group.

<https://www.mizzima.com/article/myanmar-junta-says-un-needs-new-approach-solve-post-coup-crisis>

စစ်ကိုင်းတိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ

Published By DVB | 18 August, 2022



စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်၊ ကင်းကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် ၄ စီးနဲ့ ဩဂုတ် ၁၇ ရက် နေ့လယ် ၁ နာရီလောက်က ပစ်ခတ်ကာ ရွာသားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလေယာဉ်တွေဟာ ဒီပဲယင်းမြို့နယ်ဘက်ကနေ လာရောက်ပြီး ကင်းကျေးရွာကို လာရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။

ဒေသခံရွာသားတယောက်က “သူတို့က မဆင်းဘူးလိုလိုနဲ့ မင်းကင်းမြို့နယ်ဘက် သွားသလို ပုံစံလုပ်ပြီး ရုတ်တရက်ရောက်လာကာ လေယာဉ်ပေါ်ကနေ ပစ်ခတ်ပြီး မြေပြင်ကိုဆင်းပြီး စစ်သားတွေချတယ်။ သူတို့က စစ်သားချတာတောင် ရွာဝင်၊ ရွာထွက် ပြေးလမ်းတွေပိတ်ပြီး ချတာ။ ရွာကိုပိတ်ပြီး ပိတ်ထားတယ်။ အသက်လုပြေးခဲ့လို့ ကျနော်တို့က လွတ်လာတာ။ ရွာမှာ နာရေးကိစ္စ လုပ်နေတဲ့အချိန် လာပိတ်ဖမ်းကြတာဆိုတော့ ပိတ်မိနေသူကတော့ များမယ်ဗျ။ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေရော ပိတ်မိနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ကင်းကျေးရွာကို လာရောက်ပိတ်ဆို့ ဖမ်းဆီးတာဟာ ရေကြောင်းကနေ စစ်မော်တော်လာတိုင်း PDF တွေက ပစ်ခတ်တာကြောင့် အခုလိုဖမ်းဆီးတာဖြစ်နိုင်ပြီး စစ်ကောင်စီ မော်တော်တွေကလည်း ကင်းရွာအထက်ဘက် သင်တောရွာမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့် စုန်ဆင်းလာမယ့် စစ်ကောင်စီမော်တော်ကို လုံခြုံရေးယူပေးရင်း အခုလိုဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသားဘယ်နှယောက် ဖမ်းဆီးခံခဲ့ရတယ်ဆိုတာ မသိရသေးဘဲ အရင်ကလည်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဩဂုတ် ၁၄ ရက်က စတင်ပြီး ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုး သွားလာလှုပ်ရှားနေပြီး ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦတွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ရင်ပေါင်တိုင်ရွာ၊ ပုထိုးသာရွာ၊ ကမ္ဘားရပ်ရွာ၊ ရွာနောင်ရွာ၊ ချင်ပြစ်ရွာတွေက စုစုပေါင်းအိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းခဲ့သလို ဩဂုတ် ၁၇ ရက် မနက်ပိုင်းကလည်း ယင်းမာပင်မြို့နယ်အတွင်းရှိ ပေါက်သဖကျေးရွာက နေအိမ်တလုံးကိုလည်း ထပ်မံမီးရှို့ခဲ့ကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိအချိန်မှာ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ယင်းမာပင်နဲ့ ပုလဲနယ်စပ်တလျှောက်မှာရှိတဲ့ ကျေးရွာတွေကို ကူးလူးသွားလာ စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံတွေဟာလည်း နေအိမ်တွေမှာ မနေရဲဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

<https://burmese.dvb.no/archives/549586>

မုံရွာ-ချောင်းဦးလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရ၊ ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

Published By DVB | 18 August, 2022



စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ဩဂုတ် ၁၈ ရက် မနက် ၇ နာရီလောက်က မိုင်းလာရှာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

မိုင်းလာရှာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာ-ချောင်းဦးလမ်း မုံရွာမြို့နယ် တန်ပိုဂိတ်အနီးမှာ

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မြှုပ်ထားတဲ့ မိုင်း ၃ လုံးကို တွေ့ရှိတူးဖော်ပြီး သယ်ယူနေစဉ် မိုင်းပေါက်ကွဲမှုကြောင့် နေရာမှာတင် ငါးယောက်သေဆုံးသွားပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ PDF - South Monywa က ထုတ်ပြန်ထားပါတယ်။

PDF - South Monywa မှ တာဝန်ရှိသူတယောက်က “စကစအဖွဲ့ အင်အား ၅၀ လောက်က ကျနော်တို့ အဆင်သင့်မြှုပ်ထားတဲ့ မိုင်းသုံးလုံးကို တွေ့ပြီး ဖော်တာ။ ကြိုးတန်းလန်းနဲ့ သယ်ဆောင်နေတုန်း ဖောက်ခွဲတိုက်ခိုက်တာပါ။ အဲဒီနေရာမှာတင် စကစတပ်ဖွဲ့ဝင်ငါးယောက် ပွဲချင်းပြီးသေတာ တွေ့ရတယ်။ အနီးကကောင်တွေလည်း တော်တော်ထိပြီး ဒဏ်ရာတွေနဲ့ မုံရွာဘက် ပြန်သယ်သွားကြတယ် ” လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဘေးဝဲယာ ရမ်းသန်းပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်မှာ အထိအခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အားဖြည့်တင်းကာ မုံရွာ-ချောင်းဦး လမ်းပိုင်းအတွင်း မိုင်းရှာဖွေတာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြင်းမူနဲ့ မုံရွာမြို့အကြား လမ်းမကြီးပိုင်းမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေ ရှိတာကြောင့် လတ်တလော အသုံးမပြုကြဖို့နဲ့ မဖြစ်မနေ အသုံးပြု သွားလာရမယ်ဆိုလည်း ကားမှန်တွေချပြီး မောင်းနှင်ပေးကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၇ ရက်ကလည်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

မိုင်းခွဲခံရတာကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

<https://burmese.dvb.no/archives/549676>

ရေစကြိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦးထက်မနည်းသေဆုံး၊ ဂန့်ဂေါ မင်းရွာရဲစခန်း တိုက်ခိုက်ခံရ

Published By DVB | 18 August, 2022



မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ ဩဂုတ် ၁၇ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၈ ယောက်ထက်မနည်း သေဆုံးကာ PDF ရဲဘော်တယောက် ဒဏ်ရာရခဲ့တယ်လို့ ရေစကြို ပ.က.ဖ ကနေ သိရပါတယ်။

ရေစကြို ပ.က.ဖ ခေါင်းဆောင်ရဲဘော် ဝေကြီးက “ရေပျားရွာဘက်ကနေ ငတမျှော်ရွာဘက်ကို အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဩဂုတ် ၁၇ ရက် မနက် ၉ နာရီလောက်မှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီး စစ်(...)၊ ရဲ(...)၊ ပျူ(...) ၈ ယောက်ထက်မနည်း သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်။ စစ်(...)တွေဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေတယ်ဗျ။ ကျနော်တို့ဘက်က ရဲဘော်တယောက် ဒဏ်ရာရခဲ့ပေမဲ့ ဒဏ်ရာအခြေအနေက မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

ရေပျားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ဩဂုတ် ၁၂ ရက် မနက်အစောပိုင်း ၂ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို ရေစကြိုမြို့နယ် ပ.က.ဖ၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရဲဘော်ညီနောင် ပြောက်ကျားတပ်ဖွဲ့၊ SLK PDF နဲ့ နဂါးနီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ငတရော်ကျေးရွာကိုတော့ မနေ့မနက် ၁၁ နာရီလောက်ကနေ ညနေ ၅ နာရီကျော်တဲ့အထိ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြတယ်လို့ ငတရော်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကိုလည်း ထီးလင်း PDF(YRPA) တပ်ဖွဲ့ဝင်တွေနဲ့အတူ KKG တပ်ရင်း - ၅၊ ဂန့်ဂေါတောင်ပိုင်း PDF၊ YDF တပ်ရင်း ၆၊ ၇၊ ၈၊ ၁၄၊ ဂန့်ဂေါတောင်ပိုင်း ပကဖ နဂါးညီနောင်အဖွဲ့ ၁ တို့ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲခဲ့တယ်လို့ ထီးလင်း PDF က ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို ဩဂုတ် ၁၇ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပြီး ထီးလင်း PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး လက်နက်ငယ်တစ်ခတ်ခွဲပြီး KKG အဖွဲ့က ဒရုန်းတွေနဲ့လည်း အနီးကပ် သွားရောက်ပစ်ကူပေးခဲ့ရာ အချိန်တနာရီခွဲခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်ပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း ထီးလင်း PDF တာဝန်ခံက ပြောပါတယ်။

ဩဂုတ် ၁၅ ရက်ကလည်း မင်းရွာရဲစခန်းကို ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတယောက် ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါသေးတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃ ,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/549580>

စစ်တပ်က နှစ်ရက်ဆက်မီးရှို့သဖြင့် ငတရော်ကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံး

Published By DVB | 18 August, 2022



မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ငတရော် (ငတမျှော်) ကျေးရွာကို စစ်ကောင်စီတပ်တွေက ဩဂုတ် ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငတရော်ကျေးရွာခံအမျိုးသမီးတယောက်က “ကျမတို့ ငတမျှော်ရွာကို စစ်(...)နဲ့ ပျူ(...)အင်အား ၈၀ လောက်ဟာ မနေ့က ဩဂုတ်လ ၁၇ ရက်နေ့ မနက် ၈ နာရီကျော်လောက်မှာ လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ လက်နက်ကြီးတွေက တောထဲတွေကော ရွာထဲတွေပါကျတယ်။ အဲဒီလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ ကျမတို့ပြည်သူတွေဟာ ကျွဲနွားတွေကိုလွှတ်ပြီး ဘာပစ္စည်းမှ မသယ်နိုင်ဘဲ ဘေးလွတ်ရာကို ထွက်ပြေးလာကြရတာ” လို့ ဒီဗီဘီကို ပြောပါတယ်။

တောထဲတွေမှာလည်း နွားတွေပါ လက်နက်ကြီးထိမှန်ခဲ့ပြီး မနက် ၁၁ နာရီလောက်မှာတော့ ရွာမြောက်ဖျား ဆီစက်၊ ဆန်စက်တွေကနေ စပြီးမီးရှို့လိုက်တာ ဩဂုတ် ၁၈ ရက် မွန်းလွဲ ၁ နာရီကျော်ထိ မီးမငြိမ်းသေးဘဲ အခုအထိ လက်နက်ကြီးတွေနဲ့ တောထဲတွေအထိ လိုက်ပစ်တာကြောင့် တောထဲက ချိုင့်နေရာလေးတွေမှာ ပုန်းနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးလို့ ငတရော်ရွာက အိမ်ခြေ ၆၀၀ ကျော်လောက်ရှိတဲ့အထဲက ရွာအပြင်မှာကွဲနေတဲ့ နေအိမ် ၅ လုံးလောက်ပဲ ကျန်ပြီး ကျန်တဲ့ မီးမလောင်သေးတဲ့ နေအိမ်တွေကိုလည်း မီးကျည်သေနတ်တွေနဲ့ ပစ်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ ပြောပါတယ်။

“ရွာအပြင် ငှက်ပျောတောတွေမှာ ငှက်ထားတဲ့ ထော်လာဂျီတွေ၊ ဖောက်ကားတွေ၊ ထွန်စက်တွေနဲ့ စပါးပုတ်တွေကိုလည်း မီးရှို့ဖျက်ဆီးကြသလို ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ ဆန်စပါးတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ပစ္စည်းတွေအားလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ ဘုန်းကြီးကျောင်းမှာနေနေတဲ့ ရွာသား ၇ ယောက်လောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းခေါ်သွားတယ်။ သူတို့ကတော့ ပြည်သူပြည်သားတွေကို ဆင်းရဲဒုက္ခရောက်အောင် တမင်သက်သက် လုပ်ကြတာ။ ကျမတို့ရွာဆိုရင် ကိုယ့်တောင်သူလုပ်ငန်းကိုပဲ လုပ်ကိုင်ပြီး စစ်ကောင်စီနဲ့ ပတ်သက်လို့လည်း ဘာမှ အငြိုးမထားတာကို ရွာသူရွာသားတွေ ဆင်းရဲမွဲတေအောင် လုပ်ကြတာ” လို့ ပြောပါတယ်။

လက်နက်ကြီးတွေကျရောက်ပြီး ထွက်ပြေးလာကတည်းက ဘာပစ္စည်းမှ ပါမလာလို့ သစ်ပင်အောက်တွေနဲ့ လှည်းနားလေးတွေ၊ ရေနံနီနီနဲ့ နေရာလေးတွေမှာ ဖြစ်သလို နေနေကြရတယ်လို့ ဆိုပါတယ်။

“ကျမတို့ရွာက ဆန်ပေါပေမဲ့လည်း အသက်လူပြီး ထွက်ပြေးလာရလို့ စားစရာဆန်လည်း ပါမလာသလို နေအိမ်တွေ မီးလောင်ဆုံးရှုံးသွားလို့ ငိုယိုနေကြတာကြောင့် ထမင်းတောင် ချက်မစားဖြစ်ပါဘူး။ ကျမတို့အနေနဲ့ကတော့ ရွာအပြင်မှာ မီးမလောင်တဲ့နေရာတွေနဲ့ ဘုန်းကြီးကျောင်းထဲတွေမှာပဲ တိုင်လေးတွေ၊ မိုးကာလေးတွေ၊ ထန်းကလက်အမိုးလေးတွေနဲ့ပဲ နေထိုင်ကြရတော့မယ်” လို့ ငတရော်ကျေးရွာ ဒေသခံ စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

ရေစကြို-PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်အာကာက “စစ်(...)တွေဟာ သူတို့ကို တော်လှန်တဲ့ PDF တွေကို ပြည်သူလူထုက ရိက္ခာတွေ မထောက်ပံ့နိုင်အောင် ဖြတ်လေးဖြတ် လုပ်တဲ့သဘောပါပဲ။ ခုတော့ ပြည်သူတွေဟာ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ မိသားစု စားဝတ်နေရေးအတွက်ပဲ လုံးပန်းရတော့မှာဆိုတော့ PDF ကို မထောက်ပံ့နိုင်တော့ဘူး ဆိုတာမျိုး လုပ်ကြတာ။ ပြည်သူတွေရဲ့ ဘဝကို ရိုက်ချိုးပြီး ပြာပုံထဲရောက်အောင် လုပ်ကြတာ။ သူတို့မီးရှို့နေတဲ့ ပုံစံအတိုင်းဆိုရင် ငတရော်ကျေးရွာ တရွာလုံး ပြောင်လောက်တယ်။ မနွေမနက်ပိုင်းကစလို့ အခုအချိန်ထိ ရွာမြောက်ဖျားကနေ တရွာလုံးကို အငြိုးနဲ့ မီးရှို့ဖျက်ဆီးနေကြတာ” လို့ ပြောပါတယ်။

ရေလယ်ကျွန်းဒေသက ရွာတွေကို မီးရှို့ဖျက်ဆီးတာရဲ့ အဓိက တရားခံဟာ မင်းရွာက ပျူစောထီးခေါင်းဆောင် မျိုးဝင်းခိုင် ဖြစ်ပြီး သူက ဒီကျွန်းပေါ်မှာ နေမရလို့ စစ်တပ်ထဲကို ထွက်ပြေးရတဲ့ အငြိုးတွေနဲ့ ဒီကျွန်းကိုပတ်ပြီး ဒုက္ခပေးနေတဲ့အတွက် သူတို့တော့ ဘယ်နည်းနဲ့မှ ခွင့်လွှတ်ပေးလို့ မရဘူးလို့ ဆိုပါတယ်။

“စစ်ကောင်စီစစ်ကြောင်း ထွက်သွားလို့ လုံခြုံပြီဆိုရင်တော့ ပြည်သူတွေနဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ပြီး ပစ္စည်းသယ်တာတွေ၊ ရှင်းလင်းတာတွေ ကူလုပ်ပေးမယ်။ ပြီးရင် သူတို့ရဲ့ စားဝတ်နေရေးနဲ့ နေအိမ်တွေ တည်ဆောက်ဖို့အတွက် ကျနော်တို့ ရန်ပုံငွေထဲကလည်း လှူပေးပြီး အလှူလည်းခံပေးမယ်။ ကျနော်တို့ကတော့ ပြည်သူတွေနဲ့ တသားတည်းပါပဲ” လို့ ဗိုလ်အာကာက ပြောပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ လှေခုတ်ရွာကိုလည်း ဩဂုတ် ၁၃ ရက် မနက်ပိုင်းနဲ့ ၁၅ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ထပ်မံ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၅၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၉၀ အရွယ် အဘွားအိုတယောက် မီးထဲပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရေလယ်ကျွန်းဒေသ နေရင်း၊ မင်းရွာနဲ့ ဆင်တဲရွာတွေမှာ တပ်စွဲပြီး စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူ ၇,၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃ ,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/549672>

ကသာမှ စစ်သင်္ဘော ၆ စီး ထွက်ခွာလာသဖြင့် ဒေသခံများအား မြို့လှPDF သတိပေး

Published By DVB | 18 August, 2022



စစ်ကောင်စီတပ်ရဲ့ လက်နက်နဲ့ ရိက္ခာတင် စစ်သင်္ဘော ၆ စီး ဩဂုတ် ၁၈ ရက် မနက် ၉ နာရီခွဲလောက်က ကသာမြို့ဆိပ်ကမ်းမှ စတင်ဆန်တက် ထွက်ခွာလာနေတာကြောင့် ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာဒေသခံတွေ သတိနဲ့ နေထိုင်သွားလာကြဖို့ မြို့လှ PDF က ထုတ်ပြန်ထားပါတယ်။

စစ်သင်္ဘောတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နိုင်ဖွယ် ရှိတာကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိကျေးရွာတွေ သတိနဲ့ နေထိုင်သွားလာကြဖို့ အသိပေး နှိုးဆော်ထားတာပါ။

အဆိုပါ ရိက္ခာတင်စစ်သင်္ဘော ၆ စီးကို ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာတွေနဲ့ ဝေဟင်မှ လုံခြုံရေး ယူပေးပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနေတယ်လို့ Kachin News group ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

ရဟတ်ယာဉ်တစီးဟာ မြစ်ကြောင်းတလျှောက် အနိမ့်ပိုင်းကနေ ဝဲပျံသန်းလိုက်ပါနေပြီး ဂျက်လေယာဉ်တစီးကလည်း မန္တလေးဘက်မှ တက်လာကာ မြစ်ကြောင်းတလျှောက် တက်လိုက်ဆင်းလိုက် လုပ်နေတယ်လို့ Kachin News group က ဖော်ပြပါတယ်။

အဆိုပါ စစ်သင်္ဘော ၆ စီးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က မန္တလေးကနေ စစ်အင်အား အနည်းငယ်နဲ့ ရိက္ခာတင် ဆန်တက်လာတာလို့ ဆိုပါတယ်။

ဩဂုတ် ၁၁ ရက်က ကသာမြို့အဝင်မှာ KIA နဲ့ PDF တပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် သင်္ဘော ၆ စီးအနက် တစီး လက်နက်ကြီး အနည်းငယ် ထိမှန်ကာ ကသာဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ရတယ်လို့ Kachin News group ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

ဩဂုတ် ၁၂ ရက်နေ့က ရွှေကူမြို့နယ်၊ မိုးစစ်ရွာနဲ့ ရေလဲရွာကြားမှာ မြို့လှ KPDF တပ်ဖွဲ့နဲ့ ခလရ ၁၀၊ ခမရ ၄၁၅ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၇၄ ယောက်ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရိက္ခာတင်စစ်သင်္ဘောကို လုံခြုံရေးယူဖို့အတွက် ရေလဲရွာမှ မိုးစစ်ရွာဘက်ကို ၂ ယောက်တတွဲ၊ ၃ ယောက်တတွဲ တပ်ဖြန့်လာစဉ်မှာ မြို့လှ KPDF နဲ့ အရန်အင်အား ပူးပေါင်းအဖွဲ့တို့က မိုးစစ်ရွာ သင်္ချိုင်းအဝင်နားမှာ မိုင်း ၄ လုံး၊ မိုင်တဲ မမ ရှေ့ထွက်မိုင်းတို့နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက် ဒဏ်ရာရရှိကာ အသေပျောက်လည်း ရှိခဲ့တယ်လို့ မြို့လှ PDF က ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/549640>

ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦးခန့်သေဆုံး

Published By DVB | 18 August, 2022



ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆို၊ ကုန်းသာကျေးရွာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ဩဂုတ် ၁၇ ရက် ညပိုင်းက ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက်လောက် သေဆုံးနိုင်တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ဩဂုတ် ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီခွဲကနေ ၆ နာရီခွဲအထိ နှစ်နာရီကြာ ဒီးမော့ဆို၊ ကုန်းသာကျေးရွာမှာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

တိုက်ပွဲအတွင်း Karen Revolution Union-KRU နဲ့ မဟာမိတ် DMO PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၆ ယောက်ခန့် သေဆုံးကာ ဒဏ်ရာရသူတွေ ရှိခဲ့ပြီး KRU မှ ရဲဘော်တယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ညနေ ၅ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်တလုံး မီးရှို့ခဲ့ပြီး လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေ၊ စက်လက်နက်တွေနဲ့ မနားတမ်း ပစ်ခတ်ခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှလည်း 81MM စတဲ့ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ် ခုခံနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ်ကို စစ်အင်အား လက်နက်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ဩဂုတ် ၁၄ ရက်ကတည်းက ပြင်ဆင်နေတာလို့ DMO PDF ကနေ သိရပါတယ်။

စစ်ရေးအခြေအနေဟာ ဩဂုတ် ၁၄ ရက်ကတည်းက တင်းမာနေခဲ့ပြီး ဒီးမော့ဆိုနယ်မြေကို ပြန်ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ ယူဆရကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ် (DMO PDF) သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) အနေနဲ့ လက်ရှိတိုက်ပွဲတွေမှာ နောက်မဆုတ်တမ်း ခုခံတိုက်ထုတ်လျက်ရှိကြောင်း ပြည်သူတွေကို သတင်းကောင်းပါးပြီး လက်နက်၊ ကျည်ဆန်တွေ လှူဒါန်းလိုပါက page ကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ KRU က ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/549637>

ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၅၀ ကျော်ဖြစ်ပွား

2022.08.18

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း တိုက်ပွဲ ၅၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ ၅ က ဩဂုတ်လ ၁၇ ရက် မနက်က ထုတ်ပြန်ပါတယ်။



၇၂ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့တွင် KNU တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် Photo: Karen Information Center -KIC

ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နဲ့ KNLA တပ်ဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၅၃ ကြိမ်မှာ စစ်ကောင်စီဘက်က ၄၃ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ပတ်တာအတွင်းမှာ KNLA ဘက်က တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေက ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေကို လက် နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်လည်း အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU တပ်မဟာ ၅ က ပြောပါတယ်။

အခုထုတ်ပြန်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပါဘူး။

KNU ရဲ့ မှတ်တမ်းတွေအရ တပ်မဟာ ၅ မူကြော် (ဖာပွန်) ခရိုင်က တိုက်ပွဲအများဆုံးနဲ့ အပြင်းထန်ဆုံး နယ်မြေဖြစ်သလို ဇူလိုင်လ တစ်လတည်းမှာတင် တိုက်ပွဲပေါင်း ၁၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ဘေးဒုက္ခသည်ဦးရေ ၃၅၆ ,၆၇၄ ဦးထိရှိပြီး အဲဒီအထဲကမှ ဖာပွန်ခရိုင်မှာတော့ စစ်ဘေးဒုက္ခသည် ၉၆ ,၁၈၀ ဦးရှိနေတယ်လို့ ဩဂုတ်လ ၁၆ ရက်နေ့မှာ KNU က ထုတ်ပြန်ထားပါတယ်။

<https://www.rfa.org/burmese/news/more-than-50-battles-in-phapon-08182022051106.html>

ကော့ကရိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ပစ်ဖောက်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းလိုက်လံ စစ်ဆေးမှုများပြုလုပ်နေ

ဩဂုတ်လ ၁၇ ရက် ၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များက မြို့တွင်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် တစ်အိမ်ဝင်တစ်အိမ်ထွက်ဧည့် စာရင်းများလိုက်လံစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းဒေသခံ များပြောစကားအရ သိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ ညနေမွန်းလွဲ ပိုင်းအချိန်တွင် ကားနှစ်စီးဖြင့် အင်အား ၂၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့

ဝင်များသည် ကော့ကရိတ်မြို့အတွင်းသို့ဝင် ရောက် လာပြီး သေနတ်များကိုမိုးအပေါ်သို့ထောင်ကာ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ သည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ညနေ ၄ ခွဲ ကျော်တော့ဝင်လာကျတာ အင်အားက ၂၀ ကျော်ပါတယ်သေနတ် တွေ ထုတ်ပြီး ပစ်တော့တာပဲ ၊ အကုန်အပြေးအလွှား တစ်မြို့လုံး၊ အိမ်တွေထဲ တန်းဝင် တံခါးတွေပါပိတ် တစ်မြို့လုံးငြိမ်ကျသွားတယ်။

အော်ဆဲပြီးလိုက်ပစ်တာ ၊ ဆိုင်ကယ်နဲ့ လူနှစ်ယောက်ကို လိုက်ပစ်တာ မမှန်လို့တော်သေးတယ်။ မိုးပေါ်ထောင် ပစ်ရင်းကနေ တွေ့သွားလို့လိုက်ပစ်တာ “ဟု သူက ကေအိုင်စီသို့ပြောသည်။

မြို့တွင်းပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ည ၈ နာရီ ဝန်းကျင်ခန့်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး အိမ်ချုပ်ရေးမှူး၊ ရပ်ကွက်သတင်းပေးများဟု ယူဆသူများ၊ ရဲ၊ စစ်သား များသည် လက်နက်အပြည့်အစုံဖြင့် ပြည်သူများ၏ နေအိမ်များအတွင်းဝင်ကာ လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့နံနက် ၁၁နာရီဝန်းကျင်ခန့်တွင် ကော့ကရိတ်မြို့တွင်း သို့ စစ်အာဏာရှင် တော်လှန်ရေးပူးပေါင်းတပ်များမှ ရဲစခန်း ၂ ခုနှင့် စစ်ကောင်စီဘဏ်လုံခြုံရေးကတုတ် ကင်းအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ပစ်ခတ်မှုအပြီး ပြန်လည်ဆုတ်ခွာ လာချိန်တွင် စစ်ကောင်စီတပ်၉၇ တပ်မှ ၁၃၀ မမ ဖြင့် အနီးနားရှိများကိုရမ်းသမ်းပစ်ခတ်ခဲ့ပြီး အံ့ကောင်ကျေးရွာရှိ လူနေအိမ် (၂)လုံး၊ ဆိုင်ကယ်(၂) စီးထိခိုက်ပျက်စီးပြီး အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံများက ပြောသည်။

<https://kicnews.org/2022/08/ကော့ကရိတ်တွင်-စစ်ကောင်စီ/>

နီပွန်ဖောင်ဒေးရှင်းပေးသော ဆန်အိတ် ၈၀၀ ကိုDKBA အဖွဲ့မှတစ်ဆင့် ဝေါလေဒေသစစ်ဘေးရှောင်ရွာ ၉ ရွာအား ဖြန့်ဝေပေးခဲ့

ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



Photo: CJ

မြဝတီတောင်ဘက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာသို့ နီပွန်ဖောင်ဒေးရှင်းမှပေးပို့လာသည့် ဆန်အိတ် ၈၀၀ကို စစ်ဘေးရှောင်နေရသည့် ကျေးရွာ ၉ ရွာမှ တာဝန်ခံ များအား ဆင့်ခေါ်၍ ဩဂုတ် ၁၃ ရက်က ဆန်အိတ်များ ဖြန့်ဝေထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ဂျပန်အစိုးရ၏ နီပွန်ဖောင်ဒေးရှင်းမှ ပေးသော ဆန်အိတ်များအား ၎င်းတို့နယ်မြေအတွင်းရှိ ဆုံဆည်းမြိုင်၊ လေးဝေါ်၊ ဝါမီထွာ၊ ရွှေအေးမြိုင် ၊ ဥကရစ်ထ၊ ထီးသဲလယ်၊ ဝေါလေ၊ ဥဖိုထွာ၊ လယံဟော် စသည့်ကျေးရွာများမှ စစ်ရှောင်နေရသည့် အိမ်ထောင် ၁,၉၅၄ စုမှ လူဦးရေ ၇,၉၀၂ ဦးကို ဖြန့်ဝေပေးခြင်းဖြစ်သည်ဟု DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးကြီး စောစိန်ဝင်းက ” နီပွန်ဖောင်ဒေးရှင်းက ထောက်ပံ့တာကို ပြည်သူတွေကို ကျနော်တို့ ပြန်ထောက်ဝေပေးတာပေါ့နော်။ အိမ်ထောင်စု ၁၉၅၄ စု အတွက်ရတဲ့ ဆန်အိတ် ၈၀၀ ကို အကုန်ပြန်ပေးပါတယ်။ ” ဟု ပြောသည်။

အဆိုပါ ဆန်အိတ်ထောက်ပံ့မှုမှာ အိမ်ထောင်စုအချို့သာ ဖြန့်ဝေပေးနိုင်သည့်အခြေအနေကြောင့် လုံလောက်မှုမရှိ သေးဘဲ ဆန်ရိက္ခာမရရှိသည့် စစ်ရှောင်မိသားစုများကျန်ရှိနေသေးကြောင်း ဒေသခံ စစ်ဘေးရှောင်များကို ကိုယ်စားပြုဆန်ရိက္ခာ သွားရောက်ထုတ်ယူခဲ့သူ ဝေါလေရပ်ကွက် ဦးဆောင်သူက ယခုလို ပြောသည်။

”ကျေးရွာအစု အဖွဲ့ခေါင်းဆောင်ကို စုခေါ်လိုက်ပြီးတော့ ဩဂုတ် ၁၄ ရက်က ကျေးရွာအိမ်ထောင်စုအလိုက် ပျမ်းမျှတစ်အိမ်ထောင် လူ ၃ ယောက်နှုန်းလောက်နဲ့တွက်ပြီး ၊ ဆန်အိတ်တွေ ဝေခွဲပေးလိုက်တယ်။ တချို့တော့မရ ကြဘူးဖြစ်တယ်။ စစ်ဘေးရှောင်နေရတာက လူ ၈,၀၀၀ ထောင်လောက်ရှိနေရာမှာ အခုက ၂,၄၀၀ ကျော် စာလောက်တော့ရသွားတယ်။ “ဟု သူက ပြောသည်။

၎င်းအပေါ် ဗိုလ်မှူးကြီး စောစိန်ဝင်းက “ဒါအရင်က ကျနော်တို့ တင်ပြခဲ့သလိုဆိုရင် ကျနော်တို့ အဖွဲ့အစည်း အတွက် သူတို့လာပေးမှာက ၃ ကြိမ်လာပေးမယ်ပေါ့နော်။ အားလုံးဆန်အိတ်ပေါင်း ၂၀၀၀၊ ၃ ရစ်ခွဲပြီး ပေးမယ်ပေါ့နော်။ ဒါက ပထမဆုံး အကြိမ်ဖြစ်တယ်ပေါ့နော်။ နောက်ထပ်ရရင် အခြားလိုအပ်တဲ့နေရာမှာ ပေးသွားမယ်ပေါ့နော်။ အမှန်က စစ်ရှောင်တွေ မရှိခင်ကတည်းက ရှိထားတဲ့အစီအစဉ်ဖြစ်ပါတယ်။ ဆန်အိတ်လည်းရောက်တော့ တိုက်ဆိုင်သွားတဲ့အခါ ဒုက္ခသည်တွေကို ပေးလိုက်တယ်ပေါ့နော်။ “ဟု ဆက်ပြောသည်။



Photo: CJ

စစ်ကောင်စီတပ်များ ဖလူး-ဝေါလေလမ်းပိုင်းအား နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးလုပ်ဆောင်နေမှုကြောင့် KNU-ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၆ ဒေသအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ၊ KTLA - ကော်သူးလေတပ်မတော်ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေ သည့်အ တွက် လယ့်ဟော်၊ အူဟူးထ၊ ဝေါလေ၊ ထီးသဲလယ်၊ ဥကရစ်ထ၊ ရွှေအေးမြိုင်၊ ဝါးမီထ၊ တောင်နီ၊ ဆုံဆည်းမြိုင် စသည့်ကျေးရွာ ၉ မှ ဒေသခံစစ်ဘေးရှောင်နေရသူ အိမ်ထောင်စု ၂၀၀၀ ကျော်တွင် လူဦးရေ ၈,၀၀၀ ဝန်းကျင်ခန့်ရှိနေသည်။ ထို့အတူ ဝေါလေဒေသဧရိယာ ရပ်ကွက်များဘက်တွင်လည်း စစ်ဘေးရှောင် နေရသူ မိသားစု ၆၃၀ စုရှိပြီး ယခုအချိန် နေရာမပြန်နိုင်သေးကြကြောင်း သိရှိရသည်။

“တိုက်ပွဲက ရပ်နေပေမယ့် စစ်ကြောင်းတွေက သွားလာနေတာဆိုတော့ အချိန်မရွေးနေရာမရွေး ပြန်ဖြစ်နိုင်သေးတယ်။ လက်နက်ကြီးက တစ်ခါတစ်လေ ပစ်ထုတ်နေတုန်းဆိုတော့ ကိုယ့်နေရပ်ကိုယ်ပြန် ဖို့ စိတ်တော့မချရသေးဘူး”ဟု အထက်ပါ ဒေသခံစစ်ဘေးရှောင်များအတွက် ကိုယ်စားပြုဆန်ရိက္ခာ သွားရောက်ထုတ်ယူခဲ့သူ ဝေါလေရပ်ကွက် ဦးဆောင်သူက ဆက်ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာ ဖြန့်ဝေမှုလုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်နှင့် KTLA တပ်များ နှစ်ဖက်စစ်ရေးတင်းမာနေသည့် လမ်းပိုင်းနေရာတွင်ရှိသည့် ဥကရစ်ထ စစ်ကောင်စီတပ်စခန်းမှ ဒေသခံဆန်ရိက္ခာ လာရောက်ထုတ်ယူကြသည့် ရွာသားကားများအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားမြစ်ထားသည့် အခြေအနေ ကြုံတွေ့ကြရသည့်အတွက် DKBA တပ်ဖွဲ့ဝေါလေဒေသ တာဝန်ရှိသူများမှ ဒေသခံဆန်တင်သည့်ကားများ ဖြတ်သန်းသွားလာခွင့်ပြုရန် နှစ်ကြိမ်သွားရောက် ညှိနှိုင်းပြောဆိုမှသာ ဆန်သယ်ယူခွင့်ရခဲ့သည်ဟု သိရသည်။

ကေအဲန်ယူ ဇူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေ၊ မြဝတီတောင်ဘက် ဒေါနအရှေ့ခြမ်း စစ်ရှောင်နေရသူများအပါအဝင် ကေအဲန်ယူ နယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၃၅၆,၆၇၄ ဦးအထိရှိလာသည်ဟု ဩဂုတ်လ ၁၆ ရက်နေ့တွင် ကေအဲန်ယူက ထုတ်ပြန်ထားသည်။

<https://kicnews.org/2022/08/နိပ္ပန်ဖောင်ဒေးရှင်းပေး/>

ရွာငုံမြို့နယ် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း သုံးလောင်းတွေ့ရ

By SHAN - August 18, 2022

သျှမ်းပြည်တောင်ပိုင်း ရွာငုံမြို့နယ် တဲလုကျေးရွာ အနီးတွင် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း သုံးလောင်း တွေ့ရကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဩဂုတ် ၁၇) ရက် ညနေပိုင်းတွင် တဲလုကျေးရွာ နှင့် တောင်ဦးကျေးရွာကြားမှ တောစပ် တစ်နေရာတွင် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရုပ်အလောင်းတွေကိုတော့ မနေ့ကတွေ့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်မှာ တဲလုရွာထဲကို စစ်ကြောင်းဝင်လာပြီး၊ ရွာသားအချို့ကို ခေါ်စစ်တာတွေ လုပ်ခဲ့တယ်။ ညအချိန်မှာ သေနတ်သံ ၇ ချက်လောက် ကြားရတယ်။ စကစတွေ ပြန်ထွက်သွားတဲ့ ၁၇ ရက်မှာတော့ ရွာပြင်တောစပ်နား မီးရှို့ထားတဲ့ ရုပ်အလောင်းတွေကို ရွာသားတွေက တွေ့တာ။ ဘယ်သူတွေလဲ ဆိုတာတော့ မသိရဘူး။” ဟု အထက်ပါ အမျိုးသားက ပြောသည်။



ရွာငုံမြို့နယ်

အဆိုပါ မီးရှို့ခံထားရသည့် ရုပ်အလောင်းများသည် ခါးအောက်ပိုင်းသာ ကျန်နေပြီး မျက်နှာသွင်ပြင် ဖော်ပြရန် ခက်ခဲကြောင်းနှင့် ကျန်ရစ်ကြွင်းများကို အနီးအနားရှိ ဒေသခံများမှ မီးသင်္ဂြိုဟ်ပေးလိုက်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

အင်အား ၃၀ ကျော်ရှိသည့် စစ်ကောင်စီတပ်သားများသည် တဲလုကျေးရွာအတွင်း နေရာယူ စစ်ဆေးမှုများ လုပ်သည့်အပြင် တချို့တပ်သားများက ရွာပြင်ဘက်လယ်ကွင်းများနှင့် လမ်းဘေးပတ်ဝန်းကျင်တွင်လည်း ကင်းပုန်းသဖွယ် အုပ်စုလိုက် နေရာယူထားကြောင်း သိရသည်။

“သူတို့တပ်ရင်းအမှတ်တော့ မသိရဘူး၊ တချို့က အရပ်ဝတ်နဲ့ဖြစ်ကြတယ်။ လက်ရှိတော့ မီးရှို့ခံထားရတဲ့ ရွာသားတွေက ဘယ်သူတွေလဲ ဘယ်ကလဲဆိုတာတွေကို စုံစမ်းနေကြတုန်းပဲ” ဟု တဲလုကျေးရွာအနီးမှ ဒေသခံအမျိုးသားလူငယ်တစ်ဦး က ဆက်လက်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ မှ ရွာငုံမြို့နယ် တောင်ဦးရွာနေ အသက်သုံးဆယ်အရွယ်ကိုကင်းမွေးနှင့် အသက် ၁၉ နှစ် အရွယ် ကိုစောထူးတို့ ညီအစ်ကိုနှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားခဲ့ပြီး ယမန်နေ့ထိ အဆက်အသွယ် မရခဲ့ကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

စစ်အာဏာသိမ်းမှု မဖြစ်ပွားခင်အထိ စစ်တပ်အခြေစိုက် လှုပ်ရှားမှုမရှိသည့် ရွာငုံမြို့နယ် လက်ရှိအချိန်တွင် PDF များ ရှိနေသည့် စွပ်စွဲချက်များဖြင့် စစ်ကောင်စီတပ်တို့၏ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ ရွာသားများကို ဖမ်းဆီးနှိပ်စက် စစ်ဆေးခြင်းများသည် တစ်နေ့ထက်တစ်နေ့လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်နေကြောင်း သိရသည်။

<https://burmese.shannews.org/archives/29834>

ကျောက်မဲမြို့နယ် တိုက်ပွဲမရှိသော်လည်း စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

By **SHAN** - August 18, 2022

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲမရှိသော်လည်း စစ်ရှောင် (၁၈၅) ဦးကျော်က နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။

တစ်နှစ်နီးပါး စစ်ဘေးရှောင်လာသည့် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာဒေသခံများသည် ဒေသတွင်း တိုက်ပွဲမရှိသော်လည်း မြေမြှုပ်မိုင်းနှင့် မြောက်ပိုင်းမဟာမိတ် TNLA နှင့် SSPP တို့က ဝင်ရောက်လှုပ်ရှားလာသဖြင့် ပြည်သူများ လုံခြုံမှုမရှိသောကြောင့် နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

“မပြန်နိုင်သေးတဲ့ အကြောင်းရင်းက အခု မြောက်ပိုင်းမဟာမိတ်တွေ ရှိနေလို့ပါ။ အရင်ကတော့ RCSS တပ်ဖွဲ့နေတာလေ။ ပြီးတော့ပြန်ဖို့ သူတို့ကို ညှိတော့ အဲ့တပ်ဖွဲ့တွေက မိုင်းရှင်းလင်းရေးလုပ်နေတယ်လို့ ပြောတယ်” ဟု စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိစစ်ရှောင်များသည် မြေမြှုပ်မိုင်းကြောင့် နေရပ်ကို ပြန်ချင်သော်လည်း အခက်အခဲများရှိနေကာ မပြန်ရဲကြသေးကြောင်း စစ်ရှောင်များက ပြောသည်။

ကျောက်မဲမြို့နယ် ဟူးကွက် စစ်ရှောင်များသည် သျှမ်းစာပေ နှင့် ယဉ်ကျေးမှုစခန်း နှင့် မြို့ပေါ်ရှိ ဆွေမျိုးနေအိမ်တွင်နေထိုင်နေသည်။



ထွက်ပြေးတိမ်းရှောင်လာတဲ့စစ်ရှောင်များ နေအိမ်

“ စစ်ရှောင်စခန်းမှာနေကြတဲ့သူတွေအားလုံးကတော့ ပြန်ချင်ကြတာပဲ။ လက်နက်ကိုင်တွေ ပြဿနာနဲ့ မိုင်းတွေကြောင့် မပြန်နိုင်ကြသေးဘူး” ဟု စစ်ဘေးရှောင်နေသည့် အမျိုးသားက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များကို နေရပ်ပြန်နိုင်ရန်အတွက်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က “သူတို့နေရပ်

ပြန်နိုင်ဖို့အတွက် ဆိုတာက ကျနော်တို့တွေလည်း လုပ်ပေးခဲ့ပါတယ်။ နားလည်ပါတယ်။ ကျနော်တို့ ထိန်းချုပ်တဲ့ နယ်မြေထဲမှာရှိတယ် ဆိုရင်တော့ ချိတ်ဆက်မှုတွေ ရှိရမယ်။ ဆက်သွယ်ပြီး ကူညီကြတာ။ ပြည်သူတွေရဲ့ အခက်ခဲဟာ ကျနော်တို့ရဲ့ အခက်ခဲပဲ။ ကျနော်တို့ရဲ့ အခက်ခဲကလည်း ပြည်သူတွေရဲ့ အခက်ခဲပဲ။ ဒါပေမယ့် တချို့နေရာမှာက ပြင်ပ ပရောဂတွေ ရှိနေလား ဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး” ဟု သျှမ်းသံတော်ဆင့်ကို ဖြေကြားခဲ့ဖူးသည်။

ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းသည် ၂၀၂၁ ခုဝင်ဘာလမှစပြီး တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ပြည်သူများက ကျောက်မဲမြို့ပေါ်နှင့် တခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်လာရသည်။

ထို့ကြောင့် လက်ရှိ ဟူးကွက်ကျေးရွာသည် တစ်နှစ်နီးပါး လူနေထိုင်မှုမရှိသဖြင့် ရွာပျက်ဖြစ်နေကြောင်း သိရသည်။

<https://burmese.shannews.org/archives/29837>

စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရင်ပေါင်တိုင်ကျေးရွာသား ၁၈ ဦးအပါအဝင် ကျဆုံးပြည်သူပေါင်း ၂၂၁၅ ဦးထိရှိလာ

Published By DVB | 18 August, 2022



မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၁၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၁၄၇ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇ ရက်အထိ အေအေပီပီက

ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၀၅၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၉၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၅ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချုပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အအုံ အရေအတွက် စုစုပေါင်း ၇၀၉ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၁ ရက်ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးနဲ့ ၁ နာရီနီးပါးကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။ အဲဒီလိုလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရဟတ်ယာဉ် ၃ စီးနဲ့ပဲ စစ်သား ၆၀ ကျော်ကို ချထားခဲ့ပြီး ကျေးရွာအတွင်းကို ဝင်ရောက် စီးနင်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ဩဂုတ် ၁၄ ရက်မနက်ပိုင်းအချိန် သူတို့ပြန်လည်ထွက်ခွာသွားပြီးနောက်မှာတော့ အသက် ၁၂ နှစ်အရွယ် ကလေး ၁ ယောက်ရဲ့ ရုပ်အလောင်းအပါအဝင် ရုပ်အလောင်း ၁၈ ခုကို ကျေးရွာအတွင်းမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဟိုပင်မြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်နဲ့ ဖားကန့်မြို့နယ် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်တို့ ၂ ယောက်ဟာ ဩဂုတ် ၁၄ ရက်မနက်ပိုင်းက မြစ်ကြီးနားမြို့ ၂၁ မိုင်ဝက်မှာ ဖမ်းဆီးခြင်းခံခဲ့တယ်လို့ သိရပါတယ်။ သူတို့ ၂ ယောက်ဟာ မြစ်ကြီးနားကဆနေ မန္တလေးကိုအသွား အဆိုပါပိတ်အရောက်မှာ အကြမ်းဖက်စစ်အုပ်စုက ကိုစိုင်းမောင်ရဲ့ ဖုန်းနဲ့ အိတ်ကို စစ်ဆေးခဲ့ရာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်နွယ်တဲ့ အချက်အလက်တွေကို တွေ့ရှိရတယ်ဆိုကာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

<https://burmese.dvb.no/archives/549534>

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပေးရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် တောင်းဆို၊ စစ်ကောင်စီကို တရားဝင်မှုပေးသည့် ခရီးစဉ်မဟုတ်ဟုပြော

Published By DVB | 18 August, 2022



နေပြည်တော်အကျဉ်းထောင်မှာ ထောင်ဒဏ်ထပ်မံချမှတ်ခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နီလင်းဟေဇာက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နီလင်းဟေဇာဟာ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ စဉ် အခုလို တောင်းဆိုခဲ့တာလို့ အထူးကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“သူလက်ရှိနေနေရတဲ့ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ နေထိုင်စားသောက်ရတာနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ပါတယ်။ မကြာခင် သူအိမ်ပြန်ရောက်နိုင်ဖို့ တောင်းဆိုပါတယ်။” လို့ နီလင်းဟေဇာက ပြောကြားလိုက်ပြီး “ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ရချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးအရလည်း ကျမက ဒေါ်အောင်ဆန်းစုကြည်ကို အရေးထားတဲ့အပြင်၊ ကျမရဲ့ သက်ဆိုင်ရာ အဖွဲ့အားလုံးနဲ့ ဆွေးနွေးမှုအတွက် သူက အလွန်အရေးပါတဲ့ ပါဝင်သူတဦးဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်”လို့ စစ်ခေါင်းဆောင်ကို ပြောကြားခဲ့ပါတယ်။



ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို လတ်တလော သေဒဏ်ပေးအပြီးမှာ အနာဂတ် ကွက်မျက်မှုတွေ အားလုံးကို တရားဝင် ဆိုင်းငံ့ထားဖို့လည်း အထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို တိုက်ရိုက်တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်ရဲ့ တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး သြစတြေးလျအစိုးရရဲ့ အထူးတောင်းဆိုချက်ဖြစ်တဲ့ စီးပွားရေးပညာရှင် ရှောင်တာနယ်ကို

ပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျော့ချဖို့၊ ဘက်ပေါင်းစုံမှ ပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ အကူအညီလိုအပ်နေတဲ့ ပြည်သူအားလုံးကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှု အကူအညီတွေ လွတ်လပ်စွာ ထောက်ပံ့ပေးနိုင်ရေးအတွက် လက်တွေ့ဆောင်ရွက်ရမယ့်ကိစ္စတွေကို လူချင်းတွေ့ဆုံပြောကြားဖို့ဖြစ်တယ်။ အာဏာသိမ်းစစ်ကောင်စီကို တရား အစိုးအရအဖြစ် အသိအမှတ်ပြုဖို့လာတာမဟုတ်ဘူးလို့ အထူးကိုယ်စားလှယ်ရုံးက ရှင်းရှင်းလင်းလင်း ထုတ်ပြန် ထားပါတယ်။

နီလင်းဟေဇာက “ ကျမရဲ့ ခရီးစဉ်က ကုလသမဂ္ဂရဲ့ စိုးရိမ်မှုကို အသိအပေးပြောကြားဖို့နဲ့ ပြည်သူတွေအားလုံး ဘေးဒုက္ခခံစားနေရတာတွေကို ပဋိပက္ခကို လျော့ချဖို့ လိုအပ်နေတဲ့ ခိုင်မာအားကောင်းတဲ့ ဆောင်ရွက်ချက်တွေကို အဆိုပြုဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ ဘယ်နည်းနဲ့မှ တရားဝင်မှုကို ပေးဆောင်တာ မဟုတ်ပါ။” လို့ ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်နဲ့အညီ လုံခြုံရေးကောင်စီရဲ့ နောက်ဆုံးတောင်းဆိုချက်ဖြစ်တဲ့ အကြမ်းဖက်မှု အမျိုးမျိုးကို ချက်ချင်းရပ်တန့်ဖို့၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝလိုက်နာဖို့၊ ဘေးကင်းလုံခြုံပြီး လွတ်လပ်တဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေကို လိုအပ်သူအားလုံး အပြည့်အဝရရှိစေရေး၊ လေကြောင်းပုံးကြတိုက်ခိုက်မှု၊ အရပ်သားတွေရဲ့ နေအိမ်တွေ အခြေခံအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးမှု ရပ်တန့်ဖို့လည်း နီလင်းဟေဇာက စစ်ခေါင်းဆောင်ထံ တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂအထူးသံတမန်ဟာ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းမိတ္တူကို ဗိုလ်ချုပ်မှူးကြီးထံ ပေးအပ်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ရရှိလိုပါက ပဋိညာဉ်ပါ သတ်မှတ်ချက်တွေနဲ့ စံနှုန်းတွေကို လိုက်နာဖို့လည်း တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

နီလင်းဟေဇာဟာ မြန်မာနိုင်ငံခရီးစဉ်အပြီး အခုလနှောင်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက် သွားရောက်ကာ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကိုသွားရောက်ဖို့ စီစဉ်ထားကြောင်း၊ ဒုက္ခသည်တွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အခြေအနေတွေကို ဖန်တီးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း စစ်ခေါင်းဆောင်ကို ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရပါတယ်။

နီလင်းဟေဇာရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာတွေတုံ့ပြန်ပြောဆိုခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီ ပြန်ကြားရေးကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ ကုလအထူးကိုယ်စားလှယ်တို့ရဲ့ မနေ့က တွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂတို့အကြား ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အခြေအနေတွေနဲ့ စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြတယ်လို့ သတင်းထုတ်ပါတယ်။



စစ်ကောင်စီခန့် ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာတော့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ကျကျ အပြုသဘော သုံးသပ်ဆောင်ရွက်ဖို့လိုကြောင်း ဝန်ကြီးက အလေးထားပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ စစ်ကောင်စီ

နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အထူးကိုယ်စားလှယ် နိုလင်းဟောဇာဟာ မြန်မာနိုင်ငံကို သြဂုတ် ၁၆ ရက်က ရောက်ရှိနေတာဖြစ်ပြီး မနှစ်
အောက်တိုဘာလက စတင်ကာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်
ခန့်အပ်ခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်ခွင့်ရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်က တာဝန်အရ သွားရောက်တယ်ဆိုတာ
နားလည်ပေမဲ့ စစ်ကောင်စီကို အသိအမှတ်ပြုသလိုမဖြစ်အောင် အထူးသတိထားရပါလိမ့်မယ်လို့
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူ ဦးကျော်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

<https://burmese.dvb.no/archives/549506>

အကြမ်းဖက်မှုများရပ်ရန်၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်နှင့် သေဒဏ်စီရင်ခြင်းကို တရားဝင်ဆိုင်းငံ့ရန် နစကဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ကြောင်း ၎င်း၏ရုံးကထုတ်ပြန်

PUBLISHED 18 AUGUST 2022 | REF : AFP



ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် နိုလင်းဟောဇာသည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သြဂုတ် ၁၇ ရက်က တွေ့ဆုံခဲ့ပြီး
အကြမ်းဖက်မှုများချက်ချင်းရပ်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး
ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်ဟု နိုလင်းဟောဇာ၏ရုံးက
ထုတ်ပြန်ခဲ့သည်။

တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့ချိန်ကတည်းက ထိန်းသိမ်းခံထားရသည့် ဖြုတ်ချခံခဲ့ရသော
အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရရန် ဟောဇာက ပြောကြားခဲ့သည်ဟု
ဟောဇာရုံး၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ခံထားရပြီး နိုင်ငံတကာ၌ အထီးကျန်ဖြစ်နေသော နစက ,က
မိမိတို့၏ ပြည်တွင်းရေးကို ကုလသမဂ္ဂက ဝင်ရောက်စွက်ဖက်သည်ဟု ယခင်ကစွပ်စွဲထားသည်။

ဒီမိုကရေစီတက်ကြွလှုပ်ရှားသူနှစ်ဦး အပါအဝင်လေးဦးကို သေဒဏ်စီရင်ခဲ့ခြင်းနှင့်ပတ်သက်၍ နစကသည်
လွန်ခဲ့သောလ တွင် နိုင်ငံတကာပြစ်တင်ရှုတ်ချမှုများကို ပြန်လည်ရင်ဆိုင်ခဲ့ရသည်။

နောင်တွင် သေဒဏ်စီရင်မည့်သူ အားလုံးကို တရားဝင်ဆိုင်းငံ့ပေးရန် မိမိက နစကအကြီးအကဲ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တိုက်ရိုက်တိုက်တွန်းပြောကြားခဲ့သည်ဟု နိုလင်းဟောဇာ၏ ရုံးက
ထုတ်ပြန်ခဲ့သည်။

မြန်မာ့လျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခံရကာ အမှုရင်ဆိုင်နေရစဉ် ထိန်းသိမ်းခံထားရသော
ဩစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်ကို လွှတ်ပေးရန် နစကထံ
ဩစတြေးလျအစိုးရ၏မေတ္တာရပ်ခံမှုကို ၎င်းက ပြောကြားခဲ့သည်ဟု ၎င်း၏ရုံးက ထုတ်ပြန်ခဲ့သည်။

တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက်ပိုင်း ဖြစ်လာသော အကျပ်အတည်းကို
ဖြေရှင်းရန်ကုလသမဂ္ဂအနေဖြင့် ၎င်း၏နည်းလမ်းကို ပြန်လည်ဆန်းစစ်ရန် လိုအပ်နေသည်ဟု

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် တပ်မတော်က အာဏာလွှဲပြောင်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ဝရန်သုန်းကား ဖြစ်လျက်ရှိပြီး နိုင်ငံတစ်ဝန်း၌ ပြင်းထန်သည့် တော်လှန်မှု၊ အကြမ်းဖက်မှုတို့ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။

ဗိုလ်ချုပ်များက ပြိုင်ဘက်များနှင့် စေ့စပ်ဆွေးနွေးရန် ငြင်းဆန်နေခြင်းနှင့်အတူ မြန်မာ့အရေးကို ဖြေရှင်းပေးရန် ကုလသမဂ္ဂ၊ အာဆီယံတို့က ဦးဆောင်သော သံတမန်ရေးရာကြိုးပမ်းမှုများသည် အနည်းငယ်သာ ခရီးတွင်ခဲ့သည်။

ဩဂုတ် ၁၇ ရက်က ကုလသမဂ္ဂ အထူးသံတမန် နိုလင်းဟေဇာနှင့် တွေ့ဆုံရာတွင် နစက၏ နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် ၎င်း၏ နည်းလမ်းကို အပြုသဘောဆောင်စွာ၊ လက်တွေ့ကျစွာ ပြန်လည်ဆန်းစစ်ရန် တောင်းဆိုခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

<https://news-eleven.com/article/235902>

ကုလအထူးကိုယ်စားလှယ် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့

၁၈ ဩဂုတ်၊ ၂၀၂၂ | ဇော်ဝင်းလှိုင်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဒီကနေ့ ကြာသပတေးနေ့မှာဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေ ကိုပြောပါတယ်။ ၂ ရက်တာခရီးစဉ်ဟာ ဒီကနေ့မှာအဆုံးသတ်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ဟာရာထူးခန့်အပ်ခံရပြီး ၁၀ လနီးပါးအကြာ မြန်မာနိုင်ငံကိုလာရောက်တာဖြစ်ပြီး ခရီးစဉ်ပထမနေ့မှာ စစ်ကောင်စီအကြီးအကဲနဲ့ နိုင်ငံခြားရေးဌာန ဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ခရီးစဉ်နောက်ဆုံးနေ့မှာတော့ နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးရာပြည့်တို့ ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးညှိနှိုင်းအဖွဲ့အဲဒီအဖွဲ့နဲ့တွေ့ဖြစ်တယ်လို့သိရပါတယ်။ မူလခရီးစဉ်အတိုင်းဆို ဒီကနေ့ဆိုပြီးပါပြီ။ ငြိမ်းချမ်းရေးကိစ္စပဲ။ ကျနော်တို့ EAO အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီးဆွေးနွေးတာပါဗျ။”

တွေ့ဆုံ ဆွေးနွေးတဲ့အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က ဖြေဆိုဖို့ငြင်းဆိုပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ ဒီကနေ့ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ ခရီးစဉ်အစမှာတော့ ကုလသမဂ္ဂဘက်က နိုင်ငံရေးအဝန်းအဝိုင်းကပါဝင်ပတ်သက်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နောက် လက်ရှိပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့အသိုက်အဝန်း တွေနဲ့

တွေ့ဆုံမယ်လို့ ထုတ်ပြန်ပြောဆိုထားပေမယ့် ဒီခရီးစဉ်မှာတော့ တွေ့ဆုံနိုင်ခဲ့ခြင်းမရှိပါဘူး။

ဘယ်လိုကြောင့်တွေ့ဆုံခြင်းမရှိသလဲဆိုတာနဲ့ပတ်သက်လို့လည်းစစ်ကောင်စီဘက်ကဖြေဆိုတာမရှိသလို ရှင်းရှင်းလင်းလင်းပြောတာမရှိပါဘူး။ အထိန်းသိမ်းခံပြီး တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ကိုတော့ စစ်ကောင်စီကတရားဥပဒေနဲ့ရင်ဆိုင်နေရဆဲသူတယောက်ဖြစ်တာမို့ ဆိုတဲ့ အကြောင်းပြချက်နဲ့တွေ့ဆုံခွင့်မပေး ခဲ့ပါဘူး။

ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အမြင်သဘောထားကိုမေးတာမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ အထွေထွေအတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ကို အစိုးရအနေနဲ့ လက်ခံတွေ့ခဲ့တယ်။ တွေ့ချိန်မှာ မြန်မာနိုင်ငံနဲ့ကုလသမဂ္ဂကြားထဲ ဆက်သွယ်ဆက်ဆံမှု ကျနော်တို့မနေ့ကသတင်းထုတ်ပြန်ခဲ့တယ်။ ဆက်သွယ်ဆက်ဆံမှု တိုးမြှင့်ရေးကို ဆွေးနွေးနိုင်ခဲ့တယ်လို့ပဲ ပြောချင်တယ်။”

မနေ့က စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာတော့ ကုလသမဂ္ဂက ရှုတ်ချခဲ့တဲ့ မကြာသေးခင်တုန်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကွပ်မျက်မှုမျိုး နောက်ထပ်မလုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်တာမို့ တွေ့ဆုံခွင့် ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ကို ပြန်လွှတ်ပေးဖို့ နဲ့ဖမ်းဆီးထားတဲ့ အရွယ်မရောက်သေးသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့တယ်လို့ ကုလဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က သူတာဝန်ယူပြီး လပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအခြေအနေ ပိုပြီး ဆိုးဝါးလာသလို ဘက်ပေါင်းစုံ အကြပ်အတည်းတွေ နေရာအနှံ့ ကြီးမားလာတဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ဇွန်လအတွင်း အလွတ်သဘော တင်ပြခဲ့ပါတယ်။ မြန်မာ စစ်တပ်ဟာ အင်အား အလွန်အကျွံ ဆက်လက် အသုံးပြုနေဆဲ ဖြစ်ပြီး အရပ်သားတွေ အပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေသလို တိုင်းရင်းသားလူမျိုးစုဒေသတွေအတွင်း လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာတွေအပါအဝင် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အကြောင်းတွေကို တင်ပြပြောဆိုထားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာအောင်နဲ့ စစ်ကောင်စီရဲ့ ရပ်တည်ချက်ကို ပြောင်းလဲအောင် သိမ်းသွင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးတော့ အကဲခတ်တွေကြားမှာ မျှော်လင့်ထားတာမျိုး မတွေ့ရပါဘူး။

ကုလကိုယ်စားလှယ်ရောက်နေချိန်မှာဘဲ စစ်ကိုင်းတိုင်းဘက်မှာ စစ်ရေးအရ ဖိအားပေးထိုးစစ်တွေ စစ်ကောင်စီဘက်က ဆက်လက်လုပ်ကိုင်နေသလို ရွာလုံးကျွတ်မီးရှို့တယ်ဆိုတဲ့ ဖြစ်စဉ်တွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးနိုင်ရေး ကုလသမဂ္ဂဘက်က တောင်းဆိုထားပါတယ်။

<https://burmese.voanews.com/a/noeleen-heyzer-ဒုတိယဗိုလ်ချုပ်ချီးဆက်ီးရာဂျပည့်-စစ်ြကောဠိ-စင်မြေးခံမြေးရေးအဖြ်/6706815.html>

စစ်ကောင်စီကို တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း UN အထူးသံပြော

By ဧရာဝတီ | 18 August 2022

ကုလသမဂ္ဂ (UN) အထူးသံတမန် အနေဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင် ပိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ခြင်းသည် စစ်ကောင်စီအပေါ် တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနီလင်းဟေဇာ က ပြောသည်။

စစ်ကောင်စီ ပြောခွင့်ရှိသူ ပိုလ်ချုပ်ဇော်မင်းထွန်းကမူ ကုလသမဂ္ဂအထူးသံတမန်၏ ခရီးစဉ်မှာ မြန်မာနိုင်ငံအစိုးရ နှင့် တရားဝင် တွေ့ဆုံခြင်းဖြစ်ပြီး တွေ့ဆုံမှုမှတစ်ဆင့် ကောင်းမွန်သည့်ရလဒ်များရရှိရန် မျှော်လင့်ကြောင်း ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မစ္စနီလင်းဟေဇာသည် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ယမန်နှစ် အောက်တိုဘာလအတွင်းက ခန့်အပ်ခံရပြီး နောက် မြန်မာနိုင်ငံသို့ ဩဂုတ် ၁၇ ရက်တွင် ပထမဆုံးအကြိမ် ရောက်ရှိလာပြီး စစ်ခေါင်းဆောင် ပိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မစ္စနီလင်းဟေဇာက “ကျမရဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂရဲ့ စိုးရိမ်ပူပန်မှုကိုဖော်ပြပြီး ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခနဲ့ ပဋိပက္ခတွေ ကို လျှော့ချဖို့လိုအပ်တဲ့ ခိုင်မာတဲ့ခြေလှမ်းတွေကို အဆိုပြုပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုဟာ ဘယ်လို တရားဝင် မှုမှ ပေးတာ မဟုတ်ပါဘူး” ဟု ပြောသည်။

ယခုခရီးစဉ်သည် အကြမ်းဖက်မှုများ လျှော့ချရေး၊ မြန်မာပြည်သူများ၏ဆန္ဒနှင့် လိုလားချက်များအား အခြေခံပြီး အရပ်သား အစိုးရ ပြန်လည်ရရှိရေးအတွက် မြန်မာပြည်သူများကိုယ်တိုင် ဦးဆောင်ကာ ထိရောက်ငြိမ်းချမ်းသည့် နိုင်ငံရေးလမ်း ကြောင်းတစ်ခု ပေါ်ထွက်လာရေး ပံ့ပိုးကူညီရန် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မစ္စနီလင်းဟေဇာ၏ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ထောင်သွင်းအကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် နေထိုင်စားသောက်ရသည့် အခြေ အနေများအပေါ် အထူးစိုးရိမ်ကြောင်း၊ မကြာမီနေအိမ်သို့ အမြန်ပြန်လည်ရောက်ရှိရေးအတွက် တောင်းဆိုခဲ့ကြောင်းလည်း ကုလသမဂ္ဂဘက်က ထုတ်ပြန်သည်။

ကုလသမဂ္ဂ အထူးသံတမန်၏ တာဝန်အနေဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခများအား နိုင်ငံရေးအရ ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရမည်ဖြစ်ပြီး အထူးသံတမန်၏ တောင်းဆိုချက်များသည် အာဆီယံအထူးကိုယ်စားလှယ်၏ လုပ်ဆောင်မှုများအပေါ် မူတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က ပြောသည်။



UN အထူးသံတမန်သည် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်

၎င်းက “အကျိုးသက်ရောက်မှုက အာဆီယံကိုယ်စားလှယ်ရဲ့ လုပ်ဆောင်မှုနောက်မှာပဲ ရှိမယ်။ သူတို့က အာဆီယံကိုယ်စားလှယ်ရဲ့ လုပ်ဆောင်မှုကိုပဲ ရှေ့တန်းတင် ဦးစားပေးထားတာ။ အာဆီယံကိုယ်စားလှယ် လုပ်ဆောင်မှုကောင်းရင်၊ အခြေ အနေကောင်းရင် သူက ရောပြီးတော့ နောက်ကလိုက်လာပြီး ပံ့ပိုးကူညီမယ်ပေါ့။

ထပ်လာမယ့် အာဆီယံကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ ဘာတွေ ထူးခြားတဲ့တိုးတက်မှုတွေ ရလာမလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရရင် ဘာတွေ သတင်းအချက် အလက်ရမလဲ။ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့အတွက် ဘာတွေအကျိုးဖြစ်မလဲ။ အဲဒါ စိတ်ဝင်စားစရာ ကောင်းပါတယ် ” ဟု မှတ်ချက်ပေးသည်။

လက်ရှိတွင် စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး တောင်းဆိုမှုအား ငြင်းဆိုထားပြီး နေပြည်တော်ထောင်အတွင်း အကျဉ်းချထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို UN အထူးသံတမန် မလာခင်ရက်ပိုင်းအလို ဩဂုတ် ၁၅ ရက်၌ အကတိလိုက်စားမှုစွပ်စွဲချက် ၄ မှုဖြင့် ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်ခဲ့သည်။

ထို့ပြင် ဒီမိုကရေစီလိုလားသူများ ဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်နှင့် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို သေဒဏ်ကွပ်မျက်ခဲ့ပြီး စစ်အုပ်စု အနေဖြင့် လူသတ်မှုနှင့် အကြမ်းဖက်မှုမှတစ်ဆင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ဓားစာခံအဖြစ် ဖမ်းဆုပ်ရန် ကြိုးပမ်း နေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆိုထားသည်။



ယမန်နေ့က နေပြည်တော်တွင် UN အထူးသံတမန်နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက “ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ နောက်ထပ်ကြေညာချက်တစ်ခု ထွက်လာရုံသက်သက် မဖြစ်သင့်တော့ပါဘူး။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကို အမြန်ဆုံး အဆုံးသတ်ဖို့

ဦးတည်ရမှာ ဖြစ်ပါတယ်။ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေလောက်နဲ့ မလုံလောက်တော့ပါဘူး ဆိုတာ နားလည်သင့်ပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းပြီး ထောင်တွင်းလူသတ်မှုတွေ ကျူးလွန်ခဲ့တာ၊ ရွာပေါင်းများစွာကို မီးလောင်တိုက်သွင်းခဲ့တာတွေက မမြင်ချင်ယောင်ဆောင်လို့မရတဲ့ သက်သေတွေပါ” ဟု ဆိုသည်။

ကုလသမဂ္ဂ အထူးသံတမန် အနေဖြင့် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရာတွင် သေဒဏ်ချကွပ်မျက်မှုများအား ရပ်တန့်ထားရေး နှင့် မစ္စတာရှောင်တာနယ် အပါအဝင် အကျဉ်းထောင်နှင့် အခြားနေရာများ၌ ဖမ်းဆီးချုပ်နှောင်ထားသည့် ကလေးငယ်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရေးအတွက် တိုက်တွန်းပြောကြားခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်ကမူ ကုလသမဂ္ဂအထူးသံတမန်၏ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းနှင့် ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ကျကျ အပြုသဘော သုံးသပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် တွေ့ဆုံမှုအတွင်း ကုလသမဂ္ဂအထူးသံတမန်၏ ပြောဆိုချက်များ၊ အပြန်အလှန် ဆွေးနွေးချက်များနှင့် ပတ်သက်၍ မူ စစ်ကောင်စီ အနေဖြင့် သတင်းထုတ်ပြန်ခြင်း မရှိပေ။

<https://burma.irrawaddy.com/news/2022/08/18/253963.html>

ကုလအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ပြည်သူ့အတွက် အကျိုးမရှိဟုNUG ဝန်ကြီး ဝေဖန်

Published By DVB | 18 August, 2022



ကုလအထူးကိုယ်စားလှယ် ဒေါက်တာနီလင်းဟေဇာ မြန်မာနိုင်ငံကို လာရောက်တာဟာ ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေကို စစ်ခေါင်းဆောင်ကို လာပြောပြတဲ့ အခြေအနေသာဖြစ်ပြီး ပြည်သူတွေအတွက် ဘာမှအကျိုးမရှိနိုင်ဘူးလို့ NUG လူ့အခွင့်အရေးဝန်ကြီးက ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနီလင်းဟေဇာနဲ့ စစ်ခေါင်းဆောင်တို့ ဩဂုတ် ၁၇ ရက်က တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ အထူးကိုယ်စားလှယ်ရုံးက ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း၊ ဒီမိုကရေစီအရေး ဆောင်ရွက်သူ ၄ ယောက်ကို သေဒဏ်ပေးတာမျိုး နောက်ထပ်မလုပ်ဖို့ စစ်ကောင်စီကို တိုက်တွန်းတဲ့အကြောင်း ကုလအထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို တိုက်ရိုက် ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်ကို သေချာလေ့လာကြည့်ရင် ဘာမှထူးခြားတာမပါဘဲ အပေါ်ယံသဘောမျိုးဖြစ်နေပြီး ကုလရဲ့ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုရှိတယ်ဆိုတာ စစ်ကောင်စီကို လာပြောပြတဲ့သဘောသာ ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ဝေဖန်လိုက်ပါတယ်။

ကုလအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ခေါင်းဆောင်ကို အထူးအလေးပေး ပြောကြားခဲ့တယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒေါက်တာနီလင်းဟေဇာရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီရဲ့ ရပ်တည်မှုကို အသိအမှတ်ပြုဖို့ မဟုတ်ဘဲ စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ အဓိက ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုကို ခံထားရတဲ့ စစ်ကိုင်းတိုင်းအတွင်း PDF ခေါင်းဆောင်တယောက်ကတော့ ပြည်သူတွေလိုချင်တာ စားဝတ်နေရေးထောက်ပံ့မှု မဟုတ်ဘဲ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့သာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ကုလအထူးကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာတွေ၊ နေအိမ်တွေကို အကြမ်းဖက်မီးရှို့နေတာတွေ၊ ပစ်ခတ်သတ်ဖြတ် နေတာတွေကို ရပ်တန့်ပေးဖို့ တိုက်တွန်းချက်လည်း ပါဝင်ပါတယ်။ စစ်အာဏာသိမ်းပြီး ၁၈ လကျော်အကြာ ထောင်နဲ့ချီတဲ့ပြည်သူတွေ သတ်ဖြတ်ခံရပြီး သောင်းနဲ့ချီတဲ့ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာကို ကုလသမဂ္ဂနဲ့ တာဝန်ရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ လက်ပိုက်ကြည့်နေတာကတော့ မေးခွန်းထုတ်ချင်စရာ ဖြစ်တယ်လို့ မုံရွာသပိတ် ဦးဆောင်ကော်မတီဝင်တယောက်က ပြောပါတယ်။

ဒေါက်တာနီလင်းဟေဇာရဲ့ တိုက်တွန်းတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာမျိုးကိုတော့ မတွေ့ရသေးပါဘူး။

ဩဂုတ် ၁၇ ရက် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာတော့ ကုလက စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုမှုနဲ့ လာရောက်တွေ့ဆုံတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်ကောင်စီကို တရားဝင် အသိအမှတ် ပြုလိုက်တာမျိုး ဖြစ်သွားမှာကို စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ ကုလအထူးကိုယ်စားလှယ်ရုံးက စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒေါက်တာနိုလင်းဟေဇာဟာ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇာဇာက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားဖို့ စီစဉ်ထားပြီး ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ဖန်တီးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း စစ်ခေါင်းဆောင်ကို ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

<https://burmese.dvb.no/archives/549648>

အနောက်နိုင်ငံတွေကြောင့် ရုရှားနဲ့ မြန်မာ ပိုမိုနီးကပ်သွားကြောင်း တရုတ်မီဒီယာဖော်ပြ

2022.08.18



မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲအား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ် Photo: Ministry of Foreign Affairs Myanmar

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြားမှာ ရုရှား - မြန်မာဆက်ဆံရေးဟာ ပိုပြီးနက်ရှိုင်းခိုင်မာလာတယ်လို့ တရုတ်သတင်းဌာန South China Morning Post မှာ အရှေ့အာရှအရေး ကျွမ်းကျင် Maria Siow က သုံးသပ်ရေးသားထားပါတယ်။

ရုရှားနဲ့ မြန်မာတို့ဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာ ကြောင့် နှစ်နိုင်ငံဆက်ဆံရေးဟာ စစ်ကောင်စီ အာဏာတည်မြဲနေတဲ့အထိ ပိုပြီးနီးကပ် မှုရှိတဲ့ ဆက်ဆံရေးရှိလာစေမှာဖြစ်တယ်လို့ Maria Siow က ဩဂုတ်လ ၁၈ ရက်နေ့ ဒီနေ့ ဖော်ပြတဲ့ ဆောင်းပါးထဲမှာ ရေးသားထားပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် (Sergey Lavrov) ဟာ ဒီလအစောပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံစဉ် စီးပွားရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားသတင်းဌာန Tass က ရေးသားခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့ ဇူလိုင်လက ရုရှားကို သွားရောက်လည်ပတ်ခဲ့ပြီး ရုရှား ထိပ်တန်းကာကွယ်ရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ စစ်ရေးနဲ့ နျူကလီးယား စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်းကို ကျူးကျော်တဲ့အတွက် ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားနိုင်ငံဟာ အလားတူ ပိတ်ဆို့အရေးယူမှုတွေ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပိုပြီးရှေ့ ရောက်စေတယ်လို့ နိုင်ငံတကာဆက်ဆံရေး ရုရှားတက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်သူ Artyom Lukin က သုံးသပ်ပါတယ်။

မြန်မာစစ်အစိုးရဟာ နိုင်ငံတွင်း ပိုအားကောင်းလာပြီး လုံလောက်တဲ့ တည်ငြိမ်အေးချမ်းမှု ရှိလာရင် ရုရှားအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့်သွားလိမ့်မယ်လို့လည်း Artyom Lukin က ပြောပါတယ်။

စစ်ကောင်စီဟာ အနောက်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိတာက ရုရှားအနေနဲ့ ဒေသတွင်း ကိုယ်ကျိုးရှာဖို့ အခွင့်အလမ်းတစ်ခု ဖြစ်စေတယ်လို့လည်း ရုရှားနိုင်ငံတကာ ရေးရာ ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Artyom Lukin က သုံးသပ်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အရပ်သားဆန္ဒပြသူတွေနဲ့ အတိုက်အခံတွေကို ဖိနှိပ်ရက် စက်မှုတွေကြောင့်လည်း မြန်မာဟာ နိုင်ငံတကာနဲ့ ပိုမိုကင်းကွာလာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောဆိုကြပါတယ်။

<https://www.rfa.org/burmese/news/russia-myanmar-relations-08182022025615.html>

စစ်ခေါင်းဆောင်၏ စီးပွားရေးရည်မှန်းချက် မအောင်မြင်နိုင်ဟု သုတေသီများ ပြော

Published By DVB | 18 August, 2022



အကြမ်းဖက်စစ်ခေါင်းဆောင်က လာမယ့် ၆ လတာကာလအတွင်း နိုင်ငံရဲ့စီးပွားရေး ဦးမော့လာအောင် ဦးတည်ဆောင်ရွက်မယ်လို့ ပြောဆိုသွားပေမဲ့ လက်တွေ့မှာတော့ သူတို့ကိုယ်တိုင် ချမှတ်ထားတဲ့ ရည်မှန်းချက်နဲ့ ဦးတည်ချက်တွေဟာ အခုအချိန်အထိ တချက်မှ မအောင်မြင်သေးတာ တွေ့ရကြောင်း သုတေသီတွေက ထောက်ပြပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် သူတို့ အာဏာသိမ်းပြီးနောက် တာဝန်ယူတဲ့ တနှစ်ခွဲကာလအတွင်းမှာ အခက်အခဲမျိုးစုံကို ဖြတ်ကျော်နိုင်ခဲ့ပြီး လာမယ့် ၆ လတာ ကာလအတွင်းမှာ နိုင်ငံရေးနဲ့ စီးပွားရေး ဦးမော့လာအောင် ဦးတည်ဆောင်ရွက်နေကြောင်း၊ အခု ၆ လတာကာလဟာ အရှိန်အဟုန်နဲ့ မောင်းနှင် ဆောင်ရွက်ရမယ့်ကာလ ဖြစ်ကြောင်းနဲ့ စီးပွားရေးဦးမော့လာပြီး နိုင်ငံရေးတည်ငြိမ်အောင် လုပ်ဆောင်ရမယ်လို့ ဩဂုတ် ၁၆ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ဒါကြောင့် စစ်ကောင်စီခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ လက်တွေ့ မြေပြင်အခြေအနေနဲ့ ပေါင်းစပ်ကြည့်ပါက တချက်ကလေးမှ နီးစပ်မှုရှိတာ မတွေ့ရဘူးလို့ သုတေသီတွေက ဆိုပါတယ်။

စီးပွားရေးသုတေသီတယောက်က “သူတို့ပြောသလိုဆိုရင် ဒါက ကာလတို သတ်မှတ်ထားတာပေါ့။ ဒီမတိုင်ခင်ကလည်း သူတို့ရဲ့ ရည်မှန်းချက်တွေကို ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ ကြော်ငြာနေတာ တွေ့မှာပေါ့နော်။ ရည်မှန်းချက် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်တို့ ဆိုတာလေ။ အဲဒီရည်မှန်းချက်တွေ ဘယ်လောက်ထိ အောင်မြင်နေပြီလဲဆိုတာ ကြည့်ဖို့လိုတယ်။ ဆိုတော့ နံပါတ် ၁ ရည်မှန်းချက် မအောင်မြင်ရင် နံပါတ် ၂ ရည်မှန်းချက်က အောင်မြင်ပါ့မလား။ ရည်မှန်းချက်တွေ ဦးတည်ချက်တွေ ချမှတ်ထားတယ်ဆိုတာ တခုနဲ့တခု ဆက်စပ်နေတာ။ နံပါတ် ၁ မအောင်မြင်ဘဲနဲ့ နံပါတ် ၂ လုပ်လို့မရဘူး။ နံပါတ် ၂ မအောင်မြင်ရင်

နံပါတ် ၃ လုပ်လို့မရဘူး။ ဒါကြောင့် အရင်ချမှတ်ထားတဲ့ ဦးတည်ချက် ရည်မှန်းချက်တွေတောင် မအောင်မြင်သေးတာ နောက်တခုထပ်လုပ်လို့ ရနိုင်မလား၊ ဖြစ်နိုင်ပါ့မလား” လို့ ဒီဗီဘီကို ပြောပါတယ်။

အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ နိုင်ငံတကာမှာလည်း စီးပွားရေးကျဆင်းမှု တွေ့ကြုံနေရပြီး အရန်ငွေကြေးနည်းပါးတဲ့ မိမိတို့နိုင်ငံအတွက်လည်း ထိခိုက်မှုရှိပေမဲ့ လက်ရှိ ကုန်သွယ်မှုစနစ်အရ ပြဿနာမရှိနိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ တည်ငြိမ်မှုမရှိတဲ့အတွက် ထုတ်လုပ်မှုတွေ ကျဆင်းလာပြီးနောက် ဖြစ်ပေါ်လာမယ့် သက်ရောက်မှုဆိုးကျိုးကို ပြည်သူတွေက ခံရတော့မှာပါ။

စီးပွားရေးပညာရှင်တယောက်က “ကုန်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး လယ်ယာကဏ္ဍပဲဖြစ်ဖြစ်၊ စက်မှုကဏ္ဍပဲဖြစ်ဖြစ် ကြည့်လိုက်ရင် လယ်ယာကဏ္ဍလည်း အဆင်မပြေဘူး။ အထူးသဖြင့် အထက်မြန်မာပြည်မှာ စစ်ကိုင်း၊ မကွေး၊ ကယား အဲဒီမှာ စိုက်ပျိုးရေး ဘယ်လိုသွားလုပ်မလဲ။ အခု ရွှေဘိုပေါ်ဆန်းမွေးတွေ ဈေးတက်တယ်ဆိုတဲ့ သတင်းတွေ ကြားနေရပြီ။ ကျနော်ထင်တယ် မကြာခင်မှာ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ သက်ရောက်မှုဆိုးကျိုးတွေ လာတော့မယ်။ ဆန်တင်မကဘူး။ ဆီနဲ့ ပဲ၊ ပြောင်း အကုန်လာတော့မယ်။ ဘာကြောင့်လဲဆို တည်ငြိမ်မှုမရှိတဲ့အတွက် မစိုက်ပျိုးနိုင်ကြဘူး။ မစိုက်ပျိုးနိုင်တဲ့အတွက် ထုတ်လုပ်မှုကျမယ်။ ပို့ကုန်တင်ပို့မှုကျမယ်။ အဲဒီ သက်ရောက်မှုဆိုးကျိုးတွေ မကြာခင်ကာလမှာ လာတော့မယ်။ စက်မှုကဏ္ဍကိုကြည့်ရင်လည်း စက်မှုဇုန်တွေမှာ လျှပ်စစ်မီးက မမှန်ဘူး။ နိုင်ငံခြားငွေလဲလှယ်နှုန်း ဒေါ်လာဈေး မတည်ငြိမ်တဲ့အတွက် ကုန်ကြမ်းတွေ သွင်းလို့ မရတော့ဘူး။ အဲ့တော့ SME (အသေးစားနဲ့ အလတ်စား) လုပ်ငန်းတွေ ဘယ်လိုသွားလုပ်ကြမလဲ။ အကုန်လုံး ဒီဒဏ်ကို ခံရတော့မှာ” လို့ ဒီဗီဘီကို ပြောပါတယ်။

ပြည်တွင်း နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းအတွက် မြန်မာနိုင်ငံရှိ ဘဏ်အားလုံးရဲ့ ဝင်ငွေထွက်ငွေ အခြေအနေ အပါအဝင် နိုင်ငံခြားကုန်သွယ်မှု ဝင်ငွေထွက်ငွေ အခြေအနေတို့ အပေါ် မူတည်ကာ ဗဟိုဘဏ်က တွက်ချက်သတ်မှတ်ပေးနေတာဖြစ်ပြီး ဝိသမ လောဘသားတွေ ဈေးကစားလို့ ငွေကြေး တည်ငြိမ်မှုမရှိတာ ဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ပြည်တွင်း နိုင်ငံခြားငွေကြေး ဈေးကွက်အတွက် ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁,၃၃၁ ကျပ်ရှိပြီး ဈေးကွက်မှာ ၁,၄၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ရှိနေတာပါ။ လက်ရှိမှာတော့ ဒီနေ့ ဩဂုတ် ၁၈ ရက်အတွက် ဗဟိုဘဏ် ရည်ညွှန်းဈေးက ၂,၁၀၀ ကျပ်လို့ ဆိုပေမဲ့ ဈေးကွက်မှာတော့ ကျပ် ၂,၈၀၀ နဲ့ ၂,၉၀၀ အကြားမှာ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေလဲနှုန်းက အာဏာသိမ်းပြီးနောက် တနှစ်ခွဲကာလမှာ ရာခိုင်နှုန်းအားဖြင့် ၅၁ ရာခိုင်နှုန်းအထိ တက်သွားခဲ့ပါတယ်။

<https://burmese.dvb.no/archives/549622>